

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
(၄၃)ရက်မြောက်နေ့မှတ်တမ်း

၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်
(၂၀၁၅ ခုနှစ်၊ မေလ ၁၁ ရက်)
(တနင်္လာနေ့)

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ကို နံနက် ၁၀:၀၀ နာရီအချိန်၌ စတင် ကျင်းပပါသည်။

[ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲသူအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ဦးတင်ဝင်းအောင်၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံးက ဆောင်ရွက်ပါသည်။]

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား။ ယခုအချိန်ကစပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့အစီအစဉ် စတင်ပါ တော့မယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြွရောက်လာပါပြီခင်ဗျား။

[ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအတွက် သတ်မှတ်ထားသည့် စင်မြင့်ပေါ်သို့ ကြွရောက် နေရာယူပါသည်။]

ဥက္ကဋ္ဌ။ ။ အားလုံးမင်္ဂလာပါ။

ကိုယ်စားလှယ်များ။ ။ မင်္ဂလာပါ။

အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ပါပြီခင်ဗျား။

မူကြမ်း

ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၄၁၉ ဦးရှိတဲ့အနက် ၃၈၂ ဦး တက်ရောက်ပါတယ်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူဦးရေ စုစုပေါင်းရဲ့ ၉၁.၁၇ ရာခိုင်နှုန်းရှိတဲ့အတွက် အစည်းအဝေးအထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အစည်းအဝေးအစီအစဉ်ဖြန့်ဝေထားကြောင်း တင်ပြခြင်း

ဥက္ကဋ္ဌ။ ။ အစည်းအဝေးကို ကြိုတင်ဖြန့်ဝေထားတဲ့ အစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားပါမယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

ဥက္ကဋ္ဌ။ ။ ယခု အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဒေါက်တာစိုးရင်(အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေးကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့မှာ ခွင့်ပန်ကြားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ စာရင်းကို ကျွန်တော် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးက တင်ပြ ပါ့မယ်။ ယနေ့ခွင့်ပန်ကြားသူများမှာ-

- (၁) ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦး ခွင့် ၁၂ ရက်၊
- (၂) ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာမောင်မောင်ဝင့် ခွင့် ၁ ရက်၊
- (၃) တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်ဦး ခွင့် ၃ ရက်၊
- (၄) မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက် ခွင့် ၃ ရက်၊
- (၅) ရေဖြူမဲဆန္ဒနယ်မှ ဦးဝင်းဦး ခွင့် ၁ ရက်၊

မူကြမ်း

- (၆) မင်းဘူးမဲဆန္ဒနယ်မှ ဦးအေးသူ ခွင့် ၁ ရက်၊
- (၇) ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးအေးနိုင် ခွင့် ၁၇ ရက်၊
- (၈) စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးသန်းထွန်း ခွင့် ၅ ရက်၊
- (၉) ဒေးဒရဲမဲဆန္ဒနယ်မှ ဦးတင်ဝင်း ခွင့် ၅ ရက်၊
- (၁၀) မာန်အောင်မဲဆန္ဒနယ်မှ ဦးအောင်စိန် ခွင့် ၂ ရက်၊
- (၁၁) ဝှဲမဲဆန္ဒနယ်မှ ဦးကြည်သာ ခွင့် ၁ ရက်၊
- (၁၂) နန်းယွန်းမဲဆန္ဒနယ်မှ ဦးဇင်းဝမ် ခွင့် ၅ ရက်၊
- (၁၃) တာချီလိတ်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းအောင် ခွင့် ၃ ရက်၊
- (၁၄) မိုင်းပန်မဲဆန္ဒနယ်မှ ဦးထွန်းမြင့်ဦး ခွင့် ၃ ရက်၊
- (၁၅) သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း(ခ)ဦးမင်းထွန်း ခွင့် ၂ ရက်၊
- (၁၆) လောက်ကိုင်မဲဆန္ဒနယ်မှ ဦးကျော်နီနိုင် ခွင့် ၅ ရက်၊
- (၁၇) သယံဇာတမဲဆန္ဒနယ်မှ ဦးသိန်းညွန့် ခွင့် ၁ ရက်၊
- (၁၈) လဟယ်မဲဆန္ဒနယ်မှ ဦးဆားမူ ခွင့် ၅ ရက်၊
- (၁၉) ပူတာအိုမဲဆန္ဒနယ်မှ ဦးယော်ဒီဒွေ ခွင့် ၅ ရက်၊
- (၂၀) ဆော့လော်မဲဆန္ဒနယ်မှ ဦးဇောင်းခေါင် ခွင့် ၅ ရက်၊
- (၂၁) အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ ခွင့် ၅ ရက်၊
- (၂၂) မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း ခွင့် ၅ ရက်၊
- (၂၃) ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ ခွင့် ၁ ရက်၊
- (၂၄) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်မြင့် ခွင့် ၅ ရက်၊
- (၂၅) တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမြတ်ကို ခွင့် ၅ ရက်၊
- (၂၆) တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးတက်ထွန်း ခွင့် ၅ ရက်၊
- (၂၇) တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း ခွင့် ၅ ရက်၊
- (၂၈) နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးပေါခင် ခွင့် ၃ ရက်၊
- (၂၉) ကလေးဝဲမဲဆန္ဒနယ်မှ ဦးစိုးသိမ်း ခွင့် ၁ ရက်၊
- (၃၀) ဟိုပန်မဲဆန္ဒနယ်မှ ဦးကျင်ဝမ်း ခွင့် ၂ ရက်၊
- (၃၁) ကလေးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ ခွင့် ၅ ရက်၊

မူကြမ်း

- (၃၂) ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးယိန်းဘောမ် ခွင့် ၅ ရက်၊
 - (၃၃) ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း ခွင့် ၅ ရက်၊
 - (၃၄) ဟိုပုန်းမဲဆန္ဒနယ်မှ ဦးခွန်သိန်းဖေ ခွင့် ၅ ရက်၊
 - (၃၅) တောင်ကြီးမဲဆန္ဒနယ်မှ ဦးစံလင်း ခွင့် ၁ ရက်နှင့်
 - (၃၆) မိတ္ထီလာမဲဆန္ဒနယ်မှ ဦးဝင်းထိန် အစည်းအဝေးပြီးဆုံးသည်အထိ တို့ဖြစ်ကြပါတယ်။
- ယနေ့ ခွင့်ပန်ကြားသူများအား ခွင့်ပြုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ခင်ဗျား။

ဥက္ကဋ္ဌ။ ။ ခွင့်ပန်ကြားသူအားလုံးကို ခွင့်ပြုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ အစည်းအဝေးမှာ တက်ရောက် ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၁၉ ဦး၊ ယခင်က ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ ၁ ဦး၊ ယနေ့ ခွင့်ပြုထားသူ ၃၆ ဦးဖြစ်၍ လွှတ်တော်ကခွင့်ပြုထားသူစုစုပေါင်း ၃၇ ဦးဖြစ်ပါတယ်။ ခွင့်မဲ့ ပျက်ကွက်သူမရှိပါ။ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် တွင်အဖွဲ့ဝင် ထည့်သွင်းဖွဲ့စည်းကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ် ၅ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် ဦးခင်မောင်တင်၊ သံအမတ်ကြီး(ငြိမ်း)အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းလိုက်ကြောင်း လွှတ်တော်သို့အသိပေးကြေညာပါတယ်။

မူကြမ်း

ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်
သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ် ၆ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းများ
မေးမြန်း၊ ဖြေကြားခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်ပါမယ်။

ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကျေးရွာများတွင် သတ်မှတ်ထားသောမဲဆန္ဒဦးရေ
ဖြေလျှော့ပြီး မဲရုံများ တိုးချဲ့ပေးရန်၊ မဲဆန္ဒရှင်များအား ဆန္ဒမဲပေးရန် သွားလာရေးအတွက် စီစဉ်
ဆောင်ရွက်ပေးရန်နှင့် ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်စေရေးအတွက် မည်သို့စီမံထားသည်ကို သိလို
ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ဦးစွာ ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ မေးမြန်းဖို့ ဖြစ်ပါတယ်။

ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)။ ။ အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်း
ဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီ ဖြစ်ပါတယ်။
မဲဆန္ဒရှင်များအကျိုးအလို့ငှာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများ မေးမြန်းသွားမှာဖြစ်ပါ
တယ်။ ဝေးလံခေါင်သီခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းရှိနေသော ကျေးရွာအုပ်စုများတွင်
သတ်မှတ်ထားသော မဲဆန္ဒဦးရေ လျှော့ပေါ့ဖြေလျှော့ပြီး မဲရုံများတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ၊
ကျေးလက်နေ မဲဆန္ဒရှင်များ တစ်ရွာမှတစ်ရွာသို့ ဆန္ဒမဲပေးရန် သွားရေးလာရေးနှင့် နိုင်ငံတော်အစီ
အစဉ်ဖြင့် ယာဉ်၊ ထွေလာ၊ စက်လှေများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မဲဆန္ဒရှင်များအား
တစ်ရွာမှ တစ်ရွာသို့ သွားလာရေးအဆင်ပြေချောမွေ့စေရန် ကျေးရွာအဖွဲ့အစည်းများက ယာဉ်၊
စက်လှေ၊ ထွေလာများ စီစဉ်ဆောင်ရွက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေအရ ကင်းလွတ်ခွင့်ရှိ/မရှိ၊
ကျေးလက်နေမဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်ရေးအတွက် မည်သို့စီမံဆောင်ရွက်
ထားပါသနည်း။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းတင်ပြဖို့ဖြစ်ပါတယ်။

ဖြေကြားချက်

ဦးဝင်းကို(အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)။ ။ ရိုသေလေးစားရပါသော

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကြွရောက်လာကြတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီရဲ့ မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းကတော့ ဝေးလံခေါင်သီခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းရှိနေသော ကျေးရွာအုပ်စုများတွင် သတ်မှတ် ထားသော မဲဆန္ဒဦးရေ လျော့ပေါ့ဖြေလျော့ပြီး မဲရုံများတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကျေးလက် နေမဲဆန္ဒရှင်များ တစ်ရွာမှတစ်ရွာသို့ ဆန္ဒမဲပေးသွားရန် သွားရေးလာရေးအတွက် နိုင်ငံတော် အစီအစဉ်ဖြင့် ယာဉ်၊ ထွေလာဂျီ၊ စက်လှေများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မဲဆန္ဒရှင် များအား စီစဉ်ဆောင်ရွက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေအရ ကင်းလွတ်ခွင့်ရှိ/မရှိနှင့် ကျေးလက်နေမဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်စေရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်တို့ကို သိရှိလိုကြောင်း မေးမြန်းထားခြင်းဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီရဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီးတော့ ဖြေကြားရရင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆ မှာ ကော်မရှင်သည် ရပ်ကွက်နဲ့ကျေးရွာအုပ်စု အလိုက် ထားရှိရမည့်မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့် ဒေသအခြေအနေအပေါ် မူတည်၍ သင့်လျော်သလိုသတ်မှတ်နိုင်သည် သို့မဟုတ် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ လည်း တာဝန်ပေးအပ်နိုင်သည်။ (ခ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအား မဲရုံနေရာများသတ်မှတ်ရန် တာဝန်ပေးအပ်နိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၉ မှာလည်း မဲရုံများကို ဆောက်လုပ်ရာမှာ အများပြည်သူတို့ အလွယ်တကူဆန္ဒမဲပေးနိုင်သော နေရာများ၌ ဆောက်လုပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေရေးအတွက် လုံခြုံမှုရှိစေရန် စီစဉ်ထားရှိရမည်။ မဲရုံများတည်ရှိသည့်နေရာကို အများပြည်သူတို့ သိရှိစေရန် ကြိုတင်ကြေညာရမည်လို့ ပြဋ္ဌာန်းထားပါ တယ်။ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေရဲ့ နည်းဥပဒေ ၃၉ နည်းဥပဒေခွဲ(က)မှာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများ အပါအဝင် လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်များအားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကိုရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရမည့်ဦးရေနှင့် မဲရုံ အရေအတွက်ကို လိုအပ်သလိုသတ်မှတ်ပေးနိုင်သည်။ မဲရုံဆောက်လုပ်ရာတွင် မသန်စွမ်းသူများ

မူကြမ်း

အတားအဆီးကင်းမဲ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ထားရှိရမည်လို့ ပြဌာန်းထားပါတယ်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်စာအုပ်ရဲ့ အပိုဒ် ၄၀ မှာဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၀၀ မှ ၃၀၀၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ ဆောက်လုပ်ရန်ဖြစ်သည်။ မဲရုံဆောက်လုပ်ရာတွင် မသန်စွမ်းသူမဲဆန္ဒရှင်များ ပါဝင်သော မဲရုံများ၌ ယင်းမသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ထားရမည်။ မဲရုံတစ်ရုံနှင့်တစ်ရုံ အကွာအဝေးကို ဆန္ဒမဲပေးခြင်း၊ လုံခြုံရေး မထိခိုက်စေခြင်းတို့အတွက် သင့်လျော်သလို သတ်မှတ်ရမည်။ မဲရုံပရဝဏ်ကို သတ်မှတ်ကြေညာပေးရမည်ဟု ပါရှိပါတယ်။ အပိုဒ် ၄၁ မှာလည်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတိုင်းတွင် အနည်းဆုံး မဲရုံတစ်ရုံထားရှိရမည်ဖြစ်ပြီး သွားလာရေးခက်ခဲသောဒေသများရှိ ကျေးရွာများအတွက် လိုအပ်လျှင် မဲရုံများကို ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ခွင့်ပြုပေးရမည်ဟူ၍လည်းကောင်း သတ်မှတ်ပြဌာန်းထားပါတယ်။

အထက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်တို့ပါ သတ်မှတ်ပြဌာန်းချက်များအရ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စုတိုင်းတွင် အနည်းဆုံး မဲရုံတစ်ရုံ (မဖြစ်မနေ) ထားရှိရမည်ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် သင့်လျော်သောမဲဆန္ဒရှင် အရေအတွက်ရှိခြင်း၊ ခရီးလမ်းဝေးကွာခြင်းတို့ကို ထောက်ရှု၍ လိုအပ်လျှင် မဲရုံဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိပါတယ်။ အဓိကကျတဲ့အချက်ကတော့ မဲဆန္ဒရှင်များ လွတ်လပ်လွယ်ကူစွာ လျှို့ဝှက် ဆန္ဒမဲပေးနိုင်ရေးကို ဦးတည်ပြီး မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာကို ရွေးချယ်သတ်မှတ်ရခြင်း ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကျေးရွာအုပ်စုများတွင် ဥပဒေပြဌာန်းချက်အရ မဖြစ်မနေ မဲရုံဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော မဲဆန္ဒရှင်ဦးရေထက် လျော့နည်းခြင်း သို့မဟုတ် သင့်လျော်သော မဲဆန္ဒရှင် အရေအတွက်ရှိပါက မဲရုံဖွင့်လှစ်ခွင့်ရှိပါသဖြင့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနဲ့လည်း ပူးပေါင်းညှိနှိုင်းအကြံပြု ဆောင်ရွက်စေလိုကြောင်း တင်ပြအပ်ပါတယ်။

နောက်မေးခွန်းတစ်ခုကတော့ ကျွန်တော်တို့ တစ်ရွာမှတစ်ရွာသို့ ဆန္ဒမဲပေးရန် သွားလာရေး အတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ယာဉ်၊ ထွေလာဂျီ၊ စက်လှေ အစရှိတဲ့ ယာဉ်များ စီစဉ်ဆောင်ရွက်

ပေးရန် လောလောဆယ်မှာတော့ အစီအစဉ်မရှိသေးပါကြောင်းနှင့် နိုင်ငံရေးပါတီတစ်ခုခုမှသော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးမှသော်လည်းကောင်း၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးဦးမှသော်လည်းကောင်း မဲဆန္ဒရှင်များ သွားလာရေးအတွက် ယာဉ်၊ ထွေလာဂျီ၊ စက်လှေ စသည့် တစ်မျိုးမျိုးကို စီစဉ်ဆောင်ရွက်ပေးခြင်းကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနိုင်ပြီးတော့ မဲဆွယ်ခြင်းသဘော သက်ရောက်နေပါသဖြင့် ဆောင်ရွက်ခွင့်မရှိပါကြောင်း ဖြေကြားလိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆန္ဒမဲပေးရာမှာ ပယ်မဲများမဖြစ်ပေါ်စေဖို့ အတွက် သတိပြုရန် လိုအပ်တဲ့အချက်များကို သတင်းစာ၊ ဂျာနယ်များမှ ကြိုတင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နဲ့ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဆင့်ပွားပညာပေးခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မဲရုံများ မှာလည်း အများပြည်သူသိရှိနိုင်ရန် ပယ်မဲနမူနာများကို ကြော်ငြာသင်ပုန်းများမှာ ကပ်ထားပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ ထပ်ဆင့်မေးခွန်းမေးလိမ့်မယ်။ မိုက်ပေးပါ။

ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)။ ။ ကျွန်တော်တို့ မေးခွန်း (၃)မှာ နိုင်ငံရေးပါတီအဖွဲ့ အစည်းကသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကသော်လည်းကောင်း ယာဉ်၊ ထွေလာဂျီတွေကို စီစဉ်ပေးမယ်ဆိုရင် ပုဒ်မ ၅၈ ပုဒ်မခွဲ(က)အရ ငြိစွန်းတယ်လို့ ရှင်းသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လက်ရှိတရားဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းက မဲဆန္ဒရှင်တွေ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် စီစဉ်ပေးမယ်ဆိုရင် ဥပဒေအရ ကင်းလွတ်ခွင့်ရှိ/မရှိ။ ဒါလေးကို သိချင်ပါ တယ်။

ဦးဝင်းကို(အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)။ ။ လွှတ်တော်ကိုယ်စားလှယ်ကြီး ရဲ့ ထပ်ဆင့်မေးခွန်းနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြားရရင် ကျွန်တော် ဆွေးနွေးတင်ပြသွားတဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ ပုဒ်မခွဲ(ခ)မှာ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန်အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်လို့ ပါရှိပါတယ်။ အဲဒီမှာ (က)ကတော့ ရွေးကောက်မှု

ဆိုင်ရာအခွင့်အရေးကို မတရားသဖြင့်ရရှိစေရန်၊ ဒီနေရာမှာ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုတဲ့ ပြဋ္ဌာန်းချက်ရဲ့ Definition ကိုတော့ ပုဒ်မ ၂ ပုဒ်မခွဲ(ပ)မှာ ပါရှိပါတယ်။ ပုဒ်မ ၂ ပုဒ်မခွဲ(ပ)မှာကတော့ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သောအခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲနေနိုင်သောအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သောအခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေး နိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲနေနိုင်သောအခွင့်အရေးကိုဆိုသည်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဆိုလိုရင်းအချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ပြိုင်ချင်ပြိုင်နိုင် တယ်၊ မပြိုင်ချင်မပြိုင်ဘဲနေနိုင်တယ်။ နုတ်ထွက်ခွင့်လည်းရှိတယ်။ ဒါ့အပြင် မဲပေးခွင့်လည်း ပေးချင် လည်းပေးလို့ရတယ်၊ မပေးဘဲလည်းနေလို့ရတယ်ဆိုတဲ့ အဲဒီရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားသဖြင့်ရရှိစေရန် ယင်းအခွင့်အရေးကိုရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော် လည်းကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းလို့ ဒီလိုပြဋ္ဌာန်း ထားပါတယ်။ ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းကသော် လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခုကသော်လည်းကောင်း သူတို့ရဲ့အစီအမံနဲ့ ယာဉ်၊ ရထားများကို စီစဉ်ပြီးတော့ မဲဆန္ဒရှင်များကို ပို့ဆောင်ပေးခြင်းဟာ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို တစ်နည်း တစ်ဖုံအားဖြင့် ဒါ လွှမ်းမိုးသက်ရောက်တဲ့အခွင့်အရေးသဘောဖြစ်လို့ ပုဒ်မ ၅၈ ပုဒ်မခွဲ(က)နဲ့ ငြိစွန်း နိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းများဖြစ်တဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက်ရင်ဥပဒေနဲ့ငြိစွန်းခြင်းရှိ/မရှိကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ရခြင်းမရှိသေးတဲ့အတွက် ဒီမေးခွန်းကိုတော့ ဒီနေရာမှာ တစ်ခါတည်း ကျွန်တော် ဖြေဆိုနိုင်ခြင်းမရှိဘူးလို့ တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

တာဝန်ရှိသူအချို့က လမ်းဘေးဝဲယာများကို ရောင်းစားထားမှုကြောင့် ကျေးရွာ၊ ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအတွက် လမ်းများအား ကွန်ကရစ်၊ ကတ္တရာလမ်းများ ဖောက်လုပ်ရာ၌ ဝယ်ယူထားသူများနှင့် ပြဿနာကြုံတွေ့နေရပါသဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ဦးစောဘသိန်း၊ သထုံမဲဆန္ဒနယ်က မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးစောဘသိန်း(သထုံမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် လေ့လာသူအပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဂါရဝပြုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်းဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုရင် ရပ်ကွက်၊ ကျေးရွာအလိုက် မြေကြီးမြေပုံများကို ရှေးယခင်ကတည်းက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ထိုသို့သတ်မှတ်ထားရတဲ့အခါမှာ လမ်းဧရိယာများကို တိတိကျကျ လည်းဖော်ပြထားပါတယ်။ သို့ရာတွင် ယခုအခါမှာ တာဝန်ရှိသူအချို့က လမ်းဘေးဝဲယာများကို ရောင်း စားထားခဲ့မှုကြောင့် ကျေးရွာ၊ ရပ်ကွက်များ ဖွံ့ဖြိုးရေးအတွက် လမ်းအားကွန်ကရစ်ခင်းခြင်း၊ ကတ္တရာ လမ်းများ ဖောက်လုပ်ခြင်းများပြုလုပ်တဲ့အခါမှာ ဝယ်ယူထားသူများနှင့် ပြဿနာများကြုံတွေ့နေကြ ရပါတယ်။ ထိုသို့ကြုံတွေ့နေရခြင်းဟာဆိုရင် တာဝန်ရှိသူတို့ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးလက်၊ ရပ်ကွက်ဖွံ့ဖြိုးမှုအား အဟန့်အတားဖြစ်ခဲ့ရပါတယ်။

သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ တာဝန်ရှိသူများ၏ဆောင်ရွက်ခဲ့မှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးဟန့်တားမှုရှိခြင်းအပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်နှင့် ဝယ်ယူသူများအား မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါ ကြောင်း တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းဖြေကြားဖို့ဖြစ်ပါတယ်။

ဖြေကြားချက်

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါ

သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော နေ့သည့်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သ ဂါရဝပြု အပ်ပါတယ်။ ယခု မွန်ပြည်နယ်၊ သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်းရဲ့ မေးခွန်းနှင့်စပ်လျဉ်းလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ဖြေကြားမှုများနဲ့ ဆက်စပ်ပြီးတော့မှ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ အမြန်လမ်းမကြီး၊ နိုင်ငံတကာဆက်သွယ်ရေးလမ်း၊ ပြည်ထောင်စု လမ်းတွေကို ဦးစားပေးအဆင့်(၁)အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ချင်းဆက်လမ်းတွေ ကို ဦးစားပေးအဆင့်(၂)အဖြစ်လည်းကောင်း၊ ခရိုင်/မြို့နယ်ချင်းဆက်လမ်းတွေကို ဦးစားပေးအဆင့် (၃)အဖြစ်လည်းကောင်း ခွဲခြားပြီးတော့မှ (၅)နှစ်စီမံကိန်း၊ နှစ်(၂၀)စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ လမ်းတွေကို ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ လမ်းနယ်နိမိတ်တွေကို အမြန်လမ်းမကြီးကို ၄၀၀ ပေ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးကို ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ချင်းဆက်လမ်း၊ ခရိုင်/မြို့နယ်ချင်းဆက်လမ်းကို ၁၅၀ ပေ၊ မြို့နယ်/ကျေးရွာချင်းဆက်လမ်း များကို ၁၀၀ ပေ သတ်မှတ်ထားရှိကြောင်း သိရှိရပါတယ်။

လမ်းနယ်နိမိတ်နှင့်စပ်လျဉ်းပြီးတော့မှ သတ်မှတ်ချက်များထားရှိသော်လည်းပဲ မြို့တွင်း၊ ရွာ တွင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့လမ်းများရဲ့ နယ်နိမိတ်နှင့်စပ်လျဉ်းပြီးတော့ လမ်းမကြီးများ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့ရွာများကို ဖြတ်သန်းဖောက်လုပ် သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် လမ်းမကြီးများ၏နယ်နိမိတ်ကိုသတ်မှတ်ရာ၌ မြို့တွင်း၊ ရွာတွင်း၊ လူနေအိမ်အဆောက်အအုံများ၏ တည်ရှိမှုအခြေအနေ၊ တည်ဆောက်ပြီးစီးခဲ့သည့်အချိန်ကာလ၊ မြို့ပြ ဖွံ့ဖြိုးမှုအခြေအနေ၊ အခြားတည်ဆဲမြို့ပြဆိုင်ရာဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်း စဉ်းစား၍ သတ်မှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဖော်ပြချက်ဟာ မြို့တွင်းလမ်းနယ်နိမိတ်အတွက် လမ်းဘေးလူနေအိမ်များဟာ လမ်းမကြီးများ မတည်ဆောက်မီကဆောက်လုပ်ထားတဲ့ အဆောက်အဦ တွေဖြစ်မယ်ဆိုလို့ရှိရင် ဖယ်ရှားခြင်းမပြုဘဲနဲ့ လမ်းမကြီးရဲ့နယ်နိမိတ်ကိုသတ်မှတ်သွားရန် ထည့်သွင်း ထားခြင်းဖြစ်ပြီးတော့မှ မြို့တွင်းပိုင်းမဟုတ်တဲ့ လမ်းပိုင်းများကို သတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ် အတိုင်း သတ်မှတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ

မူကြမ်း

ဆောင်ရွက်ရတဲ့လမ်းတွေကို လမ်းအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ စံညွှန်းသတ်မှတ်ချက်များနဲ့ ဆောင်ရွက်ရမယ့်လမ်းသား၊ အမာခံလမ်းပုခုံး၊ လမ်းဘေးရေမြောင်း၊ ကန့်လန့်ဖြတ်ရေမြောင်း၊ အကာအကွယ်တိုင်နှင့် လမ်းသတိပေးဆိုင်းဘုတ်တွေကို လမ်းနယ်နိမိတ်အတွင်းမှာ ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့လမ်းတွေကို လမ်းအဆင့်အတန်း အလိုက် သတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ်သတ်မှတ်ချက်များအတွင်း ကျူးကျော်ခြင်းတွေကို အရေးယူ ခြင်းနှင့်စပ်လျဉ်းလို့ လမ်းမကြီးများဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(က)မှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ခွင့်ပြုချက်မရရှိဘဲ လမ်းမကြီးများ၏ နယ်နိမိတ်အတွင်းမှာ အဆောက်အအုံဆောက်လုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ဒဏ်ငွေချမှတ်ရမည်ဟု ပြဌာန်းထားပါတယ်။ ဒါ့အပြင် အဆိုပါ ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ)မှာ မည်သူမဆို ပုဒ်မ ၇ ပုဒ်မခွဲ(က)ပါ ပြစ်မှုကို ထပ်မံကျူးလွန်ပါက ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ် ၁၀ အထိ ဒေဒဏ်ချမှတ်ရမယ်လို့ လည်း ဖော်ပြထားရှိပါတယ်။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်များမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန က စီမံခန့်ခွဲတဲ့လမ်းများနဲ့ ပြည်နယ်အစိုးရက စီမံခန့်ခွဲတဲ့လမ်းများရဲ့ လမ်းနယ်နိမိတ်သတ်မှတ်ချက် စာရင်းများကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ အဲဒီလိုသတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ်အတွင်းမှာ သက်ဆိုင်ရာရဲ့ခွင့်ပြုချက်မရဘဲနဲ့ ကျူးကျော်ဝင်ရောက်ပြီးတော့ အဆောက်အအုံများဆောက်လုပ်ထားတာကို စိစစ်တွေ့ရှိမယ်ဆိုလို့ရှိရင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက တရားလိုပြုလုပ်ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားလာတဲ့ အခါ လမ်းမကြီးများဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ်အတွင်းမှာရှိတဲ့မြေကို တစ်ဆင့်ဝယ်ယူပြီးတော့မှ နေအိမ်ဆောက်လုပ်နေထိုင်သူများ အနေနဲ့ နစ်နာတယ်လို့ယူဆပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့တင်ပြ၍ စီမံခန့်ခွဲရေးနည်းလမ်းနဲ့ ညှိနှိုင်းဖြေရှင်းခြင်း ဒါမှမဟုတ် သက်ဆိုင်ရာတရားရုံးများမှာ ဥပဒေနဲ့အညီ ဖြေရှင်းခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ဦးစောဘသိန်း(သထုံမဲဆန္ဒနယ်)။ ။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အနေနဲ့ ထပ်ဆင့်မေးခွန်းလေးကို မေးခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။ ဒုတိယဝန်ကြီးဖြေကြားပေးသွား တဲ့ဟာလည်း အတော်လေးတော့လုံလောက်ပါတယ်။ သို့သော် ဆောက်လုပ်ရေးဝန်ကြီးဌာန အခန်း ကဏ္ဍလေးပဲပါတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်တွေမှာဆိုလို့ရှိရင် စည်ပင်သာယာဥပဒေအရ စည်ပင်သာယာလမ်းတွေရှိသလို ကျေးရွာတွေမှာလည်း နဂိုကသတ်မှတ်ထားတဲ့လမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာမှာဆိုရင် နောင်ဘိုဘူတာလမ်းကြီးရှိပါတယ်။ အဲဒီဘူတာ လမ်းကြီးမှာဆိုလို့ရှိရင် နောင်ဘို(အ-မ-က)ကျောင်းလေးကို တည်ဆောက်ပြီးဖွင့်လှစ်တဲ့အခါမှာ ပြည်နယ်ဝန်ကြီးပါ အဲဒီနေရာကိုဖွင့်လှစ်ပေးဖို့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသွားတဲ့အခါမှာ လမ်းဘေးဝဲယာမှာ အိမ်တွေဆောက်ထားတဲ့အတွက် ပြည်နယ်ဝန်ကြီးကိုယ်တိုင်က ဒီအိမ်ရာတွေဟာ လမ်းဘေးကျူးကျော်တယ်ဆိုရင် ဖယ်ရှားဖို့အတွက်ကိုပဲ ပြောကြားသွားခဲ့ပါတယ်။ သို့ရာတွင် ယခု အခါမှာ ၎င်းဘူတာလမ်းကို ပြည်သူများကပူးပေါင်းပြီးတော့ ကွန်ကရစ်ခင်းနေတဲ့အခါမှာ လမ်းဧရိယာ ထဲကို ရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ လမ်းကိုဆက်လက်ပြီးတော့ ခင်းကျင်းဖို့အတွက်မှာဆိုလို့ ရှိရင် မပြီးမြောက်ဘဲနဲ့ အဟန့်အတားဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ၎င်းကိစ္စနှင့်ပတ်သက်ပြီးတော့ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရှင်းလင်းတင်ပြတဲ့အထဲမှာလည်း ဒီလိုဖြစ်စဉ် မျိုးတွေဖြစ်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ပထမဦးစွာ ဖြေရှင်းဆောင်ရွက်နိုင်တယ်ဆိုတာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်- မော်လမြိုင်- မြိတ် အဝေးပြေးလမ်း မိုင်တိုင်အမှတ် (၁၃၉- ၅ နဲ့ ၆)ကြားမှာ လမ်းယာဘက်မှာရှိတဲ့ ကျိုက္ကော်ကျေးရွာ စာကြည့်တိုက်နဲ့ မိုင်တိုင်အမှတ် (၁၄၃- ၅ နဲ့ ၆)ကြားမှာရှိတဲ့ သိမ်ဆိပ်- ဝီယော်- လေးကေကားလမ်း ယာဘက်မှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့ဟာ လမ်းနယ်နိမိတ်အတွင်းမှာ ကျူးကျော်ဆောက် လုပ်ထားတာရှိပါတယ်။ ဒါကို သထုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကနေပြီးတော့မှ မြို့နယ် စီမံခန့်ခွဲရေးကော်မတီကို တင်ပြခဲ့ပါတယ်။ အဲဒီတင်ပြချက်အရ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတွေနဲ့ ပူးပေါင်းပြီးတော့မှ လမ်းနယ်နိမိတ်အတွင်းမှာ ကျူးကျော်နေ မှုကြမ်း

တဲ့သူတွေကို တွေ့ဆုံပြီးတော့ ဖြေရှင်းညှိနှိုင်းပေးခဲ့တဲ့နေရာမှာ စာကြည့်တိုက်ကို ၈-၃-၂၀၁၅ ရက်နေ့မှာလည်းကောင်း၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်ကို ၁၇-၃-၂၀၁၅ ရက်နေ့မှာလည်းကောင်း လမ်းနယ်နိမိတ်အတွင်းကပြောင်းရွှေ့သွားခဲ့ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ကျေးရွာတွေနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာကော်မတီများနဲ့ညှိနှိုင်းစီစဉ်ပြီးတော့မှ ဖြေရှင်း ဆောင်ရွက်မယ်ဆိုရင် ဒါဖြေရှင်းနိုင်ပါတယ်။ အကယ်၍ အဲဒီလိုမှမရဘူးဆိုလို့ရှိရင်တော့ သက်ဆိုင်ရာ ဥပဒေအရ အရေးယူဖို့ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါ တယ်။

ကုန်ပစ္စည်းများ ကုန်သွယ်ရာတွင် ကျင့်သုံးနေသော နိုင်ငံအဆင့်ပြတင်းတစ်ပေါက်စနစ်သည် မည်သည့် အကျိုးရလဒ်များများရရှိကြောင်း သိလိုခြင်းနှင့် နိုင်ငံအဆင့်မှ အာဆီယံပြတင်းတစ်ပေါက်စနစ်သို့ အဆင့်မြင့်ရာတွင် မည်သို့အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ဥက္ကဋ္ဌ။ ။ ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးသန်းမြင့်မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းမြင့်(ဝမ်းတွင်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ။ ကျွန်တော့်အနေနဲ့ အကောက်ခွန်ရှင်းလင်းမှုများ လွယ်ကူလျင်မြန် စေဖို့အတွက် ရည်ရွယ်ပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ အကောက်ခွန်ရှင်းလင်းမှုများအတွက် ကုန်ပစ္စည်းများ ရှင်းလင်းထုတ်ယူရာမှာ တစ်ရက်နောက်ကျတာဟာ အကောက်ခွန် တစ်ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကုန်ကျမှုရှိနေပါတယ်။ ရံဖန်ရံခါမှာ စာရွက်စာတမ်းများအား စည်းကမ်းများနဲ့ကိုက်ညီအောင် ဆောင်ရွက်ရတဲ့စရိတ်ဟာ အကောက်ခွန်ပေးဆောင်ရတာထက် များနေတာကို တွေ့ရှိရပါတယ်။ ထိုပစ္စည်းရှင်းလင်းရန်ကြာတဲ့အချိန် စုစုပေါင်းဟာ သယ်ယူပို့ဆောင်ရေး ကြာချိန်ရဲ့ ၂၀ ရာခိုင်နှုန်းထိ ရှိနေကြောင်း လေ့လာသိရှိရပါတယ်။ ထိုပစ္စည်းများ ကုန်သွယ်ရာမှာ အကောက်ခွန်ရှင်းလင်းမှုများ လွယ်ကူလျင်မြန်စေဖို့ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် National Single Window ကျင့်သုံး ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ အဲဒါကြောင့် မေးခွန်း(၁)အနေနဲ့ အကောက်ခွန်ရှင်းလင်းမှုများ အတွက် နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ်ဟာ မည်သည့်အကျိုးရလဒ်များ ရရှိကြောင်း သိရှိလိုပါ တယ်။ မေးခွန်း(၂)အနေနဲ့ နိုင်ငံအဆင့်မှတစ်ဆင့် အာဆီယံပြတင်းပေါက်စနစ် အဆင့်မြင့်ရာမှာ

မူကြမ်း

မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းအပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ပြန်လည်ဖြေကြားဖို့ဖြစ်ပါတယ်။

ဖြေကြားချက်

ဒေါက်တာလင်းအောင်(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည် များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်က တော့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်ရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းဖြေကြားသွားပါမယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ပထမမေးခွန်းဖြစ်တဲ့ နိုင်ငံအဆင့်ပြတင်းတစ် ပေါက်စနစ်ဟာ မည်သည့်အကျိုးရလဒ်များ ရရှိကြောင်းသိရှိလိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပထမ ဦးစွာ ပြတင်းတစ်ပေါက်စနစ်အကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြလိုပါတယ်။ ပြတင်းတစ် ပေါက်စနစ် (Single Window)ဆိုသည်မှာ သွင်းကုန်ထုတ်ကုန်များကို ရှင်းလင်းထုတ်ယူရာမှာ မြန်မြန် ဆန်ဆန်ထုတ်ယူနိုင်ရန်နဲ့ ကုန်ကျစရိတ်သက်သာစေရန် စီမံထားပြီး တစ်ဖက်တွင်လည်း သွင်းကုန် ထုတ်ကုန်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ကြီးကြပ်ထိန်းသိမ်းကွပ်ကဲသည့် အစီအမံများကို ပိုမိုထိရောက်စေရန် အကောင်အထည်ဖော်ထားတဲ့ ICT နည်းပညာသုံး ခေတ်မီကုန်စည် ရှင်းလင်းရေး စနစ်တစ်ရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကောက်ခွန်ရှင်းလင်းခြင်း သွင်းကုန်ထုတ်ကုန်ကြေညာ လွှာ (ID/ED)ကိစ္စရပ်များကို Manual စနစ်နဲ့ဆောင်ရွက်နေရာမှ ICT နည်းပညာ အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်နိုင်မည့်စနစ်ဖြစ်ပါတယ်။

ပြတင်းတစ်ပေါက်စနစ်မှာ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် (National Single Window) နဲ့ အာဆီယံပြတင်းတစ်ပေါက်စနစ် (ASEAN Single Window) တို့ကို အာဆီယံနိုင်ငံများအနေနဲ့ ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံအဆင့်ပြတင်းတစ်ပေါက်စနစ် (National Single Window) ကိုကျင့်သုံးခြင်းအားဖြင့် ကုန်သွယ်မှုပြုလုပ်သူများဟာ နိုင်ငံတကာကုန်သွယ်မှုနဲ့ဆက်စပ်နေတဲ့ ကုန်စည်ရှင်းလင်းမှုလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ အချိန်ကြန့်ကြာမှုနဲ့ ကုန်ကျစရိတ်များကို လျော့ချ

နိုင်တဲ့အတွက် လုပ်ငန်းများပိုမိုလွယ်ကူရှင်းလင်းလာနိုင်ခြင်း၊ ကုန်စည်ရှင်းလင်းရေးနဲ့ပတ်သက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများကို ပိုမိုရှင်းလင်းလွယ်ကူစွာ နားလည်လာစေနိုင်ခြင်း၊ မိမိတို့ ဆက်လက် ဆောင်ရွက်ရမယ့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုတင်ခန့်မှန်းသိမြင်လာစေခြင်း၊ Business Cost ကို ကြိုတင်မှန်းဆတွက်ချက်ရာမှာ အထောက်အကူဖြစ်စေနိုင်ခြင်း၊ လူအင်အား သုံးစွဲမှုလျော့ချနိုင်ခြင်း၊ ကုန်သွယ်မှုကိုကြီးကြပ်ရန် တာဝန်ရှိတဲ့ ဌာနအဖွဲ့အစည်းများအနေနဲ့ လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိလာ စေနိုင်ပါတယ်။ အစိုးရဌာနများအနေနဲ့ ထိုကဲ့သို့ ကုန်ပစ္စည်းပစ္စည်းရှင်းလင်းထုတ်ယူမှုများ မြန်ဆန် လာပြီး ကုန်ကျစရိတ်များ လျော့ချလာနိုင်တဲ့အတွက် နိုင်ငံတကာ ကုန်သွယ်မှုပမာဏ တိုးမြှင့်လာနိုင် ပြီး အခွန်ဘဏ္ဍာကောက်ခံရရှိမှုများ ပိုမိုတိုးတက်လာစေနိုင်ခြင်း အကောက်ခွန်နှင့် အခြားသက်ဆိုင် သည့်ဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများကို ကုန်တင်သွင်းတင်ပို့သူများမှ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေနိုင်ခြင်း လူ၊ ငွေကြေး၊ အချိန်ဟူသည့် စွမ်းအားစုများကို အထိ ရောက်ဆုံးနှင့် အကောင်းဆုံး အသုံးပြုလာစေနိုင်ခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက် ရှိသော စနစ်တစ်ခုဖြစ်တဲ့ Risk Management စနစ်ကို စနစ်တကျ အကောင်အထည်ဖော် ကျင့်သုံးနိုင်မည်ဖြစ်ခြင်း၊ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်ကို ရရှိစေနိုင်ခြင်းတို့ စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ နိုင်ငံအဆင့်မှတစ်ဆင့် အာဆီယံပြတင်း တစ်ပေါက်စနစ်ကို အဆင့်မြှင့်တင်ရာမှာ မည်သို့အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုခြင်း နဲ့ပတ်သက်ပြီးတော့ အာဆီယံပြတင်းတစ်ပေါက်စနစ်တည်ဆောက်ရေး အခြေပြုစာချုပ်ငယ်အရ အာဆီယံပြတင်းတစ်ပေါက်စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအသီး သီးမှ ကိုယ်စားလှယ်များပါဝင်တဲ့ ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ National Single Window စနစ်ကို အောင်မြင်စွာ စမ်းသပ်ကျင့်သုံး အကောင်အထည်ဖော်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အထက်ပါနိုင်ငံများအနက် အာဆီယံ ပြတင်းတစ်ပေါက်စနစ်ကို စမ်းသပ် အကောင်အထည်ဖော်တဲ့ ရှေ့ပြေးစီမံကိန်းမှာ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှအပ ကျန်လေးနိုင်ငံ ပါဝင်ပြီးတော့ အာဆီယံပင်ရင်းနိုင်ငံလက်မှတ်နဲ့ အာဆီယံ အကောက်ခွန်ကြေညာလွှာတို့ကို ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ဖလှယ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။

မူကြမ်း

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ASEAN Single Window ကို ဝင်ရောက်ချိတ်ဆက် နိုင်ရေးနဲ့ မြန်မာ့အကောက်ခွန်ရဲ့ ထုတ်ကုန်သွင်းကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့အလို့ငှာ ယခုလက်ရှိ Manual စနစ်နဲ့ ဆောင်ရွက်နေတဲ့ သွင်းကုန် ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များနဲ့ Myanmar e-customs စနစ်တို့အစား ဂျပန်နိုင်ငံအစိုးရရဲ့ ဘဏ္ဍာရေးအကူအညီ Grant Aid နဲ့ ဂျပန်အကောက်ခွန်ရဲ့ နည်းပညာပံ့ပိုးမှုတို့နဲ့ မြန်မာ အလိုအလျောက် အကောက်ခွန်ရှင်းလင်းရေးစနစ် (MACCS - Myanmar Automated Cargo Clearance System) နှင့် မြန်မာအကောက်ခွန် သတင်းအချက်အလက်စနစ် (MCIS - Myanmar Customs Intelligence System) တို့ကို ရေးဆွဲတပ်ဆင်အသုံးပြုနိုင်ရေး အကောင်အထည်ဖော် လျက်ရှိပါတယ်။ အထက်ဖော်ပြပါ အသစ်ရေးဆွဲဆောင်ရွက်နေတဲ့ MACCS/MCIS စနစ်ဟာ ဂျပန် နိုင်ငံမှာ ၁၉၈၇ ခုနှစ်မှစတင်ပြီးတော့ ယနေ့အထိ ၃၆ နှစ်ကျော်ကြာ အောင်မြင်စွာ အသုံးပြု ဆောင်ရွက်လျက်ရှိတဲ့ NACCS (Nippon Automated Cargo and Port Consolidated System)နှင့် CIS(Customs Intelligence System) များကို အခြေခံပြီးရေးဆွဲ ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီစနစ်တစ်ခုဖြစ်ပါတယ်။ အလားတူ ဗီယက်နမ်နိုင်ငံတွင်လည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် VNACCS(Vietnam Automated Cargo Clearance System)စနစ်ကို အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၄ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကျင့်သုံး ဆောင်ရွက်လျက်ရှိ နေပြီဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များအတွက် Automation System တစ်ခုအဖြစ် ရေးဆွဲဆောင်ရွက်နေသော MACCS/MCIS စနစ်တွင် အကောက်ခွန်ဦးစီးဌာန၏လုပ်ငန်းစဉ်သာမက National Single Window စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် အရေးကြီး ဆက်စပ်ဌာနများဖြစ်သည့် ရေယာဉ်နှင့်ကုန်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်များရရှိနိုင်ရေး အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိမြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သွင်းကုန်/ထုတ်ကုန် လိုင်စင်များ၊ ပါမစ်များ၊ ပင်ရင်းနိုင်ငံလက်မှတ်များ ထုတ်ပေးလျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများ၊ ပြည်တွင်းသို့တင်သွင်းလာသော အစား အသောက်နှင့်ဆေးဝါးပစ္စည်းများအား စားသုံးရန်သင့်/မသင့်စစ်ဆေးပြီး ထောက်ခံချက်ထုတ် ပေးနေသည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အပင်၊ တိရိစ္ဆာန်၊ အသား၊ ငါးများ တင်သွင်းရာတွင် ပိုးမွှားရောဂါကင်းရှင်းကြောင်း စစ်ဆေးထောက်ခံချက်များထုတ်ပေးလျက်ရှိသည့်

စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။

MACCS စနစ်အကောင်အထည်ဖော်ရေးအတွက် Detail Design အား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်စသည့် ကုန်သွယ်ရေးနှင့်ငွေရေးကြေးရေးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများမှ လက်ရှိအသုံးပြုလျက်ရှိသော IT System များနှင့် အဆင်ပြေစွာချိတ်ဆက်အသုံးပြုနိုင်ရေး ရေးဆွဲလျက်ရှိသကဲ့သို့ အထက်ပါဌာနများအနက် MACCS စနစ်သို့ တိုက်ရိုက်ချိတ်ဆက်ရန် ကိုယ်ပိုင် IT System အသင့်မဖြစ်သေးသောဌာနများအတွက်လည်း MACCS စနစ်၏ Software ကိုပင် အသုံးပြုပြီး National Single Window အဖြစ် ချိတ်ဆက်သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ်နဲ့ အာဆီယံပြတင်းတစ်ပေါက်စနစ် ချိတ်ဆက်မှုပုံစံများကို ပူးတွဲပါပုံစံများနဲ့ တင်ပြထားပါတယ်။ လက်ရှိ ၂၀၁၅ ခုနှစ် မတ်လအထိ Brief Design နဲ့ Detail Design စုစုပေါင်း (၂၁) ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ MACCS/MCIS စနစ်တွေကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း စတင်ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ MACCS/MCIS စနစ်ကို မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်သွင်းကုန်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်းများနှင့် ရန်ကုန်လေဆိပ်ကုန်လှောင်ရုံတို့မှာ စတင်စမ်းသပ် အသုံးပြုမှာ ဖြစ်ပြီးတော့ ဆက်လက်ပြီးတော့ အထူးစီးပွားရေးဇုန်များ၊ နယ်စပ်ဝင်ပေါက်များမှာ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထက်ပါရေးဆွဲပြီးတဲ့ Detail Designမှာ ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ဖြတ်သန်းကုန်သွယ်ခြင်းကိစ္စရပ်များအတွက် အကောက်ခွန် သွင်းကုန်ကြေညာလွှာ၊ ထုတ်ကုန်ကြေညာလွှာနှင့် ဖြတ်သန်းကုန်ကြေညာလွှာများ တင်သွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဆိုင်ရာ အဓိကလုပ်ငန်းစဉ်များဖြစ်တဲ့ ကြေညာလွှာတင်သွင်း သူမှ ကြေညာထားသော ကုန်ပစ္စည်းအမျိုးအစားသတ်မှတ်မှုနှင့် အကောက်ခွန်တန်ဖိုး တင်ပြချက်များ အတွက် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကျသင့်သောအခွန်အခများ ကြိုတင်တွက်ချက်ပေးခြင်း၊ ကောက်ခံပေးခြင်းကိစ္စရပ်များ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ၏ သတင်းအချက်အလက် (Profile) များ၊ ယခင်ကလုပ်ဆောင်ခဲ့သည်မှတ်တမ်းဟောင်းများ(ပြစ်ချက်ဟောင်းများ)အား မှတ်တမ်း

မူကြမ်း

တင် ထိမ်းသိန်းထားခြင်းနဲ့ အဆိုပါအချက်အလက်များကို အသုံးပြု၍ Risk Management စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် Green Channel, Yellow Channel, Red Channel တို့အား စနစ်မှ အလိုအလျောက်ခွဲခြားပေးနိုင်ခြင်းများ၊ အကောက်ခွန်ဆိုင်ရာစိစစ်မှုများ ပြီးစီးပါက ကုန်ပစ္စည်း ထုတ်ယူခွင့် (Release Order)နဲ့ သင်္ဘောတင်ခွင့် (Allowed Shipment)တို့အား အလိုအလျောက်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သင်္ဘော/လေယာဉ် စတင်ဝင်ရောက်ချိန်မှစ၍ ဆိပ်ကမ်း ကုန်လှောင်ရုံတို့မှ ထုတ်ယူသွားချိန်အထိ ကုန်ပစ္စည်းများအား စနစ်ဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်သည့် (Cargo Control)လုပ်ငန်းစဉ်များ၊ အခွန်ငွေကောက်ခံခြင်း အတွက် Deposit ကြိုတင်သွင်းထားနိုင်ခြင်း၊ အဆိုပါ Deposit မှ အလိုအလျောက်ဖြတ်တောက်နိုင်ခြင်း၊ ဘဏ်/အာမခံ (Security)ကြိုတင်သွင်းထားနိုင်ခြင်း၊ အဆိုပါ Security မှ အလိုအလျောက်ဖြတ်တောက်နိုင်ခြင်း စသည့်စနစ်များ၊ ကုန်သွယ်မှုသတင်းအချက်အလက်များ Database ကို သိုမှီးထားနိုင်ခြင်း၊ ပြန်လည် ထုတ်ယူစာရင်းပြုစုနိုင်ခြင်း စတဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်များ ပါဝင်ပါတယ်။

MACCS/MCIS စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Data Center ဌာနရမ်းသုံးစွဲခွင့်စာချုပ်ကို Myint & Associate Co.Ltd မှ တာဝန်ရှိသူများနှင့် ၃၁-၃-၂၀၁၅ ရက်နေ့မှာ ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ Data Center နှင့်စပ်လျဉ်းတဲ့ Hardware ပစ္စည်းများကို Myint & Associate Co.Ltd မှာ ထားရှိမှာဖြစ်ပြီးတော့ Installation ပိုင်းဆိုင်ရာကိစ္စရပ်များကို ကျွမ်းကျင်ပညာရှင်များနဲ့ ၂၇-၄-၂၀၁၅ ရက်နေ့မှာ စတင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် National Single Window အဖြစ် ချိတ်ဆက်ဆောင်ရွက်နိုင် ရေးအတွက် ရေးဆွဲဖော်ဆောင်လျက်ရှိတဲ့ MACCS/MCIS စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ပြီးပါက အာဆီယံပြတင်းတစ်ပေါက်စနစ် ASEAN Single Window သို့ ဝင်ရောက် ချိတ်ဆက်ပြီး အာဆီယံပြတင်းတစ်ပေါက်စနစ်ရဲ့ ရည်မှန်းချက်အတိုင်း အာဆီယံနိုင်ငံများအတွင်း သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများ အပြန်အလှန်ဖလှယ်နိုင်ရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါ တယ်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် Anti Dumping Tax, Safe Guard Tax များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြဌာန်းကောက်ခံရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ဒေါက်တာဝင်းမြင့်၊ လှိုင်မဲဆန္ဒနယ်မှ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာဝင်းမြင့်(လှိုင်မဲဆန္ဒနယ်)။ ။ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းကတော့ ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများပိုမိုတိုးတက်လာနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် Anti Dumping Tax, Safe guard Tax များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြဌာန်းကောက်ခံရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက အမြန်ဆုံးမည်သည့်အချိန်တွင် စတင်ကျင့်သုံးဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းခြင်းဖြစ်ပါတယ်။

ယနေ့ နိုင်ငံတကာတွင် ကုန်စည်များ လွတ်လပ်စွာစီးဆင်းပြီး စားသုံးသူများအတွက် ကုန်စည်များလွယ်လင့်တကူရရှိနိုင်စေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့ (WTO)ကို ဖွဲ့စည်းတည်ထောင်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသဘောတူစာချုပ်များချုပ်ဆိုခဲ့ကာ အကောက်ခွန်နှုန်းထားများနှင့်ပတ်သက်၍ ညှိနှိုင်းသဘောတူညီချက်များ ရေးထိုးခဲ့ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း WTO အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ သဘောတူညီချက်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါသည်။ ထို့အတူ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု စီးပွားရေးဇုန်(AFTA) တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးဖြစ်၍ ၎င်းသဘောတူညီချက်များအတိုင်း လိုက်နာကျင့်သုံး၍ အဖွဲ့ဝင်နိုင်ငံချင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်နှုန်းထားများကို သုညရာခိုင်နှုန်းထိ လျှော့ချပေးရန် လိုအပ်လာပါသည်။

အထက်ဖော်ပြပါအတိုင်း မိမိတို့နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာစီးပွားရေးအဖွဲ့အစည်းများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် သဘောတူညီချက်များအရ ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်အတားအဆီးများကို လျှော့ချခြင်းပြုလုပ်ရန် လိုအပ်လာပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ယခင်နှစ်များထိ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပြည်ပမှစီးပွားရေးလုပ်ငန်းများ၊ ကုန်စည်များကို ယှဉ်ပြိုင်နိုင်စေရန်အလို့ငှာ တူညီသောကုန်စည်တစ်မျိုးတည်းကို ပြည်တွင်း၌

ထုတ်လုပ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များပေးပြီး ကာကွယ်ပေးခဲ့ပါတယ်။ သို့သော် ယခုနှစ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာ၌ ယခင်ကဲ့သို့ ကာကွယ်ပေးမှုသည် ပြည်တွင်းပြည်ပခွဲခြားဆက်ဆံရာရောက်ပါသဖြင့် ပြန်လည်ပြင်ဆင်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကို ပြည်တွင်းပြည်ပစည်းမျဉ်းများအားလုံး တစ်ပြေးညီပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ရပါသဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန်ဖြင့် ကာကွယ်ပေးနိုင်ခြင်းမရှိတော့ပါ။ သို့သော်လည်းပဲ ယနေ့ နိုင်ငံတကာတွင် သဘောတူညီချက်များအရ ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် သဘောတူညီပေးခဲ့သော်လည်း အောက်ပါအခြေအနေများကိုမူ ချွင်းချက်အဖြစ်သတ်မှတ်ပေးထားသည်ကို တွေ့ရှိရပါသည်။

(၁) Anti Dumping Tax Measure၊ (၂) Safe guard Tax Measure စသည်ဖြင့် မိမိနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ကာကွယ်မှုပေးသည်ကို လက်ခံကျင့်သုံးကြောင်း တွေ့ရှိရပါသည်။ ယနေ့ကမ္ဘာပေါ်တွင် နည်းပညာအတိုးတက်ဆုံးနှင့် အကြွယ်ဝဆုံးဖြစ်သော အမေရိကန်ပြည်ထောင်စုသည်ပင်လျှင် မိမိနိုင်ငံအတွင်းရှိ သံမဏိလုပ်ငန်းထုတ်လုပ်မှုများကို ကာကွယ်ရန်အတွက် Anti Dumping Tax Measure များကို ကျင့်သုံးလျက်ရှိပါသည်။ ယနေ့ အာဆီယံနိုင်ငံတစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည်လည်း မိမိနိုင်ငံအတွင်းရှိ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သူများကို ကာကွယ်ပေးရန်အတွက် Safe guard Tax Measures များကို ကျင့်သုံးလျက်ရှိပါသည်။ ယနေ့ အိန္ဒိယနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သွင်းကုန်များကို Safe guard Tax Measures များကောက်ခံပြီးတော့မှ မိမိနိုင်ငံအတွင်းမှ လုပ်ငန်းတွေကိုအကာအကွယ်ပေးလျက်ရှိပါသည်။

သို့ပါ၍ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်၊ မိမိနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အလို့ငှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Anti Dumping Tax Measure နှင့် Safe Guard Tax Measure များကို ဆောင်ရွက်ရန်ရှိ/မရှိနှင့် ဆောင်ရွက်ရန်ရှိပါက အမြန်ဆုံးမည်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါသဖြင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှိသေလေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းဖြေကြားဖို့ ဖြစ်ပါတယ်။

ဖြေကြားချက်

မူကြမ်း

ဒေါက်တာပွင့်ဆန်း(ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)။ ။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ လှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အားလျော်စွာ MultiLateral Trading System ကို အခြေခံဆောင်ရွက်ပြီးတော့ WTO ရဲ့ အခြေခံစည်းမျဉ်းတစ်ခုဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား တန်းတူညီမျှဆက်ဆံရေးဆိုတဲ့ Most-Favored Nation (MFN) စည်းမျဉ်းကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာနှင့်အညီ အာဆီယံဒေသအတွင်းမှာလည်း အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဧရိယာ (AFTA) ရဲ့ သဘောတူညီချက်ဖြစ်တဲ့ ASEAN Trade in Goods Agreement(ATIGA) အရ လည်းဒေသတွင်းကုန်စည်များ လွတ်လပ်စွာစီးဆင်းမှု Free Flow of Goods မူကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။

ထိုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်း၊ ဒေသတွင်းအဖွဲ့အစည်းများရဲ့ သဘောတူညီချက်များနှင့်အညီ လိုက်လျောညီထွေဆောင်ရွက်လျက်ရှိရာမှာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ကုန်စည်များ လွတ်လပ်စွာစီးဆင်းဝင်ရောက်လာမှာဖြစ်လို့ ကုန်သွယ်မှုတိုးတက်လာမှာဖြစ်ပေမယ့် အခြားတစ်ဖက်မှာလည်း ပြည်ပမှ သွင်းကုန်များကြောင့် ပြည်တွင်းလုပ်ငန်းများ ထိခိုက်လာနိုင်မယ့် အနေအထားကို ကြုံတွေ့လျက်ရှိပါတယ်။ အာဆီယံဒေသတွင်းမှ သွင်းကုန်များကို သတ်မှတ်ကာလစေ့ရောက်ချိန်မှာ သွင်းကုန်ပစ္စည်းတော်တော်များများရဲ့ အကောက်ခွန်နှုန်းကို သုညထိလျှော့ပေးရမှာဖြစ်သလို WTO အဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်များ အပေါ်မှာလည်း WTO မှာ ကတိကဝတ်ပြုထားတဲ့ Bound Tariff Rate အတွင်းသာ ကောက်ခံနိုင်မှာ ဖြစ်ပါတယ်။

သို့သော် WTO Agreement တွေမှာ ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံများ(Trade Remedy Measures) ဆိုင်ရာ သဘောတူညီချက်သုံးခုအရ ပြည်တွင်းလုပ်ငန်းရှင်များကို ကုန်သွယ်ရေးဆိုင်ရာ ကာကွယ်မှုပေးနိုင်ဖို့အတွက် သွင်းကုန်များအပေါ် အကောက်ခွန်စည်းကြပ်မှုကို WTO မှာ

ကတိကဝတ်ပြုထားတဲ့ အကောက်ခွန်နှုန်းထား (Bound Tariff Rate) ထက် ကျော်လွန်စည်းကြပ် နိုင်ကြောင်း ခွင့်ပြုပေးထားပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ Uruguay Round (ဥရူဂွေးရောင်း) အပြီးမှာ WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကောက်ခွန်နှုန်းထားများကို လျှော့ချလာခဲ့ခြင်းနှင့် ဒေသတွင်းလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များ များပြားလာခြင်းတို့ကြောင့် ကုန် သွယ်မှုတွေတိုးတက်ခဲ့ပေမယ့်လည်း အခြားတစ်ဖက်မှာ လွတ်လပ်တဲ့ကုန်သွယ်မှုကို ပျက်ယွင်းစေတဲ့ မူမမှန်တဲ့ကုန်သွယ်မှုပုံစံများကြောင့် ပြည်တွင်းလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လာရတဲ့ ဆိုးကျိုး များလည်း ဖြစ်ပေါ်လာလို့ WTO အနေနဲ့ အဆိုပါထိခိုက်မှုတွေကို ကာကွယ်နိုင်စေဖို့ ကုန်သွယ်ရေး ဆိုင်ရာကုစားမှုအစီအမံများ(Trade Remedy Measures)တွေဖြစ်တဲ့ Anti Dumping Measures, Countervailing Measures နဲ့ Safeguard Agreement သဘောတူညီချက်များ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

Anti Dumping Agreement အရ Anti Dumping duty ဆိုတာ နိုင်ငံတစ်နိုင်ငံမှ ထုတ်လုပ်တဲ့ကုန်ပစ္စည်းကို ယင်းနိုင်ငံဈေးကွက်ပေါက်ဈေးထက် လျှော့ချပြီးတော့ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချတဲ့အတွက်ကြောင့်မို့လို့ တင်သွင်းလက်ခံနိုင်ငံအတွင်းမှာ အဲဒီကုန်ပစ္စည်းများစုပုံမှု ဖြစ်ပေါ်လာကာ အလားတူကုန်ပစ္စည်းထုတ်လုပ်တဲ့ ပြည်တွင်းလုပ်ငန်းများ ထိခိုက်နစ်နာလာနိုင်တဲ့ အခြေအနေမျိုးတွေမှာ အဲဒီထိခိုက်နစ်နာမှုတွေကို ပပျောက်စေဖို့ အဆိုပါ သွင်းကုန်အပေါ် တန်ပြန် အခွန်(Anti Dumping duty)ကောက်ခံမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် Anti-dumping ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ကော်မတီတို့မှ အဆိုပါထိခိုက်မှုဟာ လျှော့ဈေးနဲ့ တင်သွင်းလာတဲ့ကုန်ပစ္စည်းများကြောင့် ပြည်တွင်းမှ လုပ်ငန်းများ အမှန်တကယ် ထိခိုက်နစ်နာမှုဖြစ်ကြောင်း သက်ဆိုင်ရာတင်ပို့နိုင်ငံနဲ့ တင်သွင်းလက်ခံ နိုင်ငံတွေမှာ စုံစမ်းစစ်ဆေးမှုတွေကို အသေးစိတ်ပြုစုဆောင်ရွက်ကြရပါတယ်။ မှန်ကန်မှုရှိမှသာ duty ကောက်ခံနိုင်မှာဖြစ်ပြီးတော့၊ မှန်ကန်မှုမရှိပါက ယာယီအားဖြင့် ကောက်ခံထားတဲ့ Anti Dumping duty အခွန်များကို ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာနိုင်ငံမှာ Anti-dumping ဆိုင်ရာ ဥပဒေထုတ်ပြန်ထားရှိပြီးတော့၊ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ကော်မတီများ ဖွဲ့စည်းထားရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။

Countervailing Agreement အရတော့ Countervailing duty ဆိုတာ တင်ပို့ နိုင်ငံအတွင်းမှာ ကုန်စည်ထုတ်လုပ်တဲ့သူဟာ အဲဒီနိုင်ငံအစိုးရရဲ့ထောက်ပံ့မှုတွေ အများအပြားရယူ ထားပြီးတော့ ထုတ်လုပ်တဲ့ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ အခြားနိုင်ငံကို တင်ပို့တဲ့အတွက် ကြောင့်မို့လို့ တင်သွင်းလက်ခံနိုင်ငံမှာ အဲဒီသွင်းကုန်များကြောင့် အလားတူ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ ထိခိုက်မှုဖြစ်ပေါ်လာတဲ့အခါမှာ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်နိုင်ပြီး တော့ အမှန်တကယ် ယင်းကုန်စည်ကြောင့် ထိခိုက်နစ်နာမှုဖြစ်ပါက အဆိုပါ ကုန်စည်ထုတ်လုပ်သူ ရယူထားတဲ့ ထောက်ပံ့မှုကိုခန့်မှန်းဖို့အတွက်ကို အဆိုပါသွင်းကုန်အပေါ်မှာ Countervailing Duty လို့ခေါ်တဲ့ အကောက်ခွန်ကို စည်းကြပ်ခြင်း ဖြစ်ပါတယ်။

အလားတူပင် အဆိုပါ အခွန်စည်းကြပ်ပြီး ပြည်တွင်းလုပ်ငန်းကို ကာကွယ်ပေးနိုင်ဖို့အတွက် ကတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ Countervailing ဆိုင်ရာဥပဒေကို ထုတ်ပြန်ထားရှိပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ကော်မတီများ ဖွဲ့စည်းထားရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ Agreement on Safeguard Mechanism အရ Safeguard duty ဆိုတာကတော့ လွတ်လပ်တဲ့ကုန်သွယ်ရေး သဘောတူညီချက်များအရသော်လည်းကောင်း၊ တင်ပို့နိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်း ပိုမိုသာလွန်ခြင်း ကြောင့်သော်လည်းကောင်း၊ တင်သွင်းလက်ခံနိုင်ငံအတွင်းကို ကုန်ပစ္စည်းများ၊ သွင်းကုန်များ ရုတ်တရက်အဆမတန် တင်သွင်းမှုများပြားလာတဲ့အတွက်ကြောင့်မို့လို့ တင်သွင်းလက်ခံနိုင်ငံအတွင်း မှာရှိတဲ့ ပြည်တွင်းလုပ်ငန်းများ ဆိုးရွားစွာထိခိုက်နစ်နာမှုနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ အဲဒီထိခိုက်နစ်နာ မှုတွေလျော့ပါးစေဖို့အတွက် ယာယီအားဖြင့် အကာအကွယ်ပေးနိုင်ဖို့ အကာအကွယ်ပေးမှု အခွန်(Safeguard duty) သော်လည်းကောင်း၊ အကာအကွယ်ပေးမှုကိုတာ (Safeguard Quota) သော်လည်းကောင်း စည်းကြပ်ကောက်ခံပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ Antidumping နဲ့ Countervailing တို့ကဲ့သို့ အလားတူ Safeguard အစီအမံများကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် Safeguard Law ကို ဥပဒေပြုရမှာဖြစ်ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ကော်မတီတို့ကို လည်း ဖွဲ့စည်းထားရှိရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ WTO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အားလျော်စွာ ပြည်တွင်းလုပ်ငန်း တွေကို အကာအကွယ်ပေးဖို့အတွက် ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံတွေကို ဥပဒေပြုရေး ဆောင်ရွက်လျက်ရှိရာမှာ ပထမအဆင့်အနေနဲ့ သွင်းကုန်များ ရုတ်တရက်မြင့်တက်ခြင်းကြောင့်

ဖြစ်ပေါ်တဲ့ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်ပြုရေးဥပဒေ (Safeguard Law) ကို ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။

လက်ရှိအချိန်မှာ ဒုတိယအကြိမ် မူကြမ်းပြုစုရေးဆွဲတဲ့အဆင့်ကို ရောက်ရှိနေပြီးတော့ အစိုးရ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆွေးနွေးထားရှိပြီးတော့ တတိယအကြိမ် မူကြမ်းပြုစုထွက်ရှိရေးအတွက် ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ (သန်ဘက်ခါ)မှာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ တတိယအကြိမ် မူကြမ်းပြုစုထားတဲ့အပေါ်မှာ ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ကော်မတီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရှင်များကို ဖိတ်ကြားပြီးတော့ ၎င်းတို့ရဲ့ အဆိုပြုချက်၊ အကြံပြုချက်များကိုတောင်းခံပြီး ဥပဒေပြုရေးလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မိမိတို့အနေနဲ့ လုပ်ဆောင်ရမယ့်အဆင့်များ အလိုက် အချိန်ကာလကို သတ်မှတ်ထားရှိပြီးတော့ ယခုနှစ်အတွင်းမှာ အမြန်ဆုံးဥပဒေအတည်ပြုနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ စီစဉ်ထားရှိပါတယ်။ ဤဥပဒေအကောင်အထည်ဖော်ရမယ့် အချက်အလက်၊ အကြောင်းအရာများကို သက်ဆိုင်ရာ Stakeholder များ၊ ပြည်သူများအားလုံး အသိပညာဗဟုသုတရရှိစေဖို့ လိုအပ်တာကြောင့် တစ်ဖက်မှာလည်း ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေသလို မိမိတို့ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကို အာဏာသက်ဝင်ပြီး အကျိုးသက်ရောက်မှုရှိစေဖို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များရဲ့ အကူအညီနဲ့ အသိပညာ ဗဟုသုတများဝေမျှဖို့ အစီအစဉ်များရှိပါကြောင်း တင်ပြအပ်ပါတယ်။ ထို့အတူ Anti-dumping နဲ့ Countervailing Measures များကိုလည်း ဥပဒေပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက်ကို Safeguard ဆောင်ရွက်မှုများအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ဦးယုံဘီး၊ တနင်္သာရီမဲဆန္ဒနယ်က မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးယုံဘီး(တနင်္သာရီမဲဆန္ဒနယ်)။ ။ ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည် တော်ကြီးများအားလုံး မင်္ဂလာပါအပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော်ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်ခင်ဗျား။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းကတော့ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကို အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မေးမြန်းသွားမှာ ဖြစ်ပါ တယ်။ တနင်္သာရီတိုင်းဒေသကြီးသည် အိမ်နီးချင်းနိုင်ငံနဲ့ အိမ်နီးချင်းထိစပ်နေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အလျောက် နယ်စပ်ဂိတ်တစ်ခုဖွင့်ထားပါတယ်။ ယင်းနယ်စပ်ဂိတ်များမှာ ထားဝယ်ခရိုင် တွင် ထီးစီးနယ်စပ်၊ မြိတ်ခရိုင်တွင် မောတောင်နယ်စပ်၊ ကော့သောင်းခရိုင်တွင် ကော့သောင်း နယ်စပ်ရှိပါတယ်။ ထားဝယ်ခရိုင်တွင် ထီးစီးနယ်စပ် နယ်ဝင်/ထွက်ဂိတ်အဖြစ် ၁၁-၅-၂၀၁၃ ခုနှစ်တွင် ဖွင့်ပြီး ၁၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ်သတ်မှတ်ပြီး နယ်စပ်ဖြတ် ကျော်မှု ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ကို ၁-၉- ၁၉၉၆ ရက်နေ့တွင် နယ်စပ်ဝင်/ထွက်ဂိတ်အဖြစ်သတ်မှတ်ပြီး ၂၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်အဖြစ် ၈-၅-၂၀၁၃ ရက်နေ့တွင် သတ်မှတ်ပြီး နိုင်ငံတော်မှ နယ်စပ်ဖြတ်ကျော်ရန်နှင့် ကုန်စည်စီးဆင်းရန်အတွက် ဌာနပေါင်းစုံရုံးများ လည်းဖွင့်ထားခဲ့ပါပြီ။ ကုန်တင်ယာဉ်ကြီးများစခန်း၊ စစ်ဆေးရေးဂိတ်၊ ကုန်သိုလှောင်ရုံးကြီးများလည်း ဆောင်ရွက်ထား ပြီးဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် နှစ်ဖက်နိုင်ငံအစိုးရက မြေသတ်မှတ်ပေးခြင်းမရှိသဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကို အပြည်ပြည် ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိ။ ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ် ပေးမည်ကိုသိလို၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးစားစွာ မေးမြန်းအပ်ပါသည် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ပြန်လည်ဖြေကြားဖို့ ဖြစ်ပါတယ်။

မူကြမ်း

ဖြေကြားချက်

ဒေါက်တာပွင့်ဆန်း(ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)။ ။

မင်္ဂလာပါခင်ဗျား။ ကျွန်တော့်အနေနဲ့ တနင်္သာရီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယုဘီး၏ မေးခွန်းနှင့်ပတ်သက်ပြီးဖြေကြားသွားမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်ဒေသနှင့် ထိုင်းနိုင်ငံ ပရာကျတ်ခရိုင်ခရိုင်ဆင်ခွန်းဒေသတို့ဟာ နှစ်နိုင်ငံနယ်စပ်တွေ ထိစပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒေသခံများအနေနဲ့ ဟိုးယခင်ကတည်းကပဲ ကူးသန်းရောင်းဝယ်မှု များကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်ခန့်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ဒေသခံကုန်သည်များကနေပြီးတော့ အဲဒီဒေသမှာ တရားဝင်မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရေးကို တင်ပြလာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများမှ One Stop Services အဖွဲ့ဝင်ဌာနများပါတဲ့ ကွင်းဆင်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ မြေပြင်လေ့လာကွင်းဆင်းစစ်ဆေးပြီး သုံးသပ်တွေ့ရှိချက်များတွေကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ၍ နယ်စပ်ကုန်သွယ်ရေးစခန်းသစ်အဖြစ် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါ တယ်။

တရားဝင်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ဖို့အတွက် အဓိကအချက်ကတော့ နှစ်နိုင်ငံသဘောတူညီချက်ရရှိမှသာ တရားဝင်ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်လှစ်မယ့် နယ်စပ်ဒေသမှာ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စများလည်း ရှင်းလင်းပြီးဖြစ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း မိမိတို့မြန်မာနိုင်ငံဘက်အနေဖြင့် ကူးသန်းရောင်း ဝယ်ရေးစခန်း စောစောဖွင့်လှစ်ခွင့်ရပါက ဒေသခံများအနေနဲ့ ကုန်သွယ်မှုလုပ်ငန်းစဉ်များနှင့် ကျွမ်းဝင်ပြီး အဆင်သင့် ဆောင်ရွက်နိုင်စေရန်အတွက် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ၍ ကုန်သွယ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးစခန်း တရားဝင်ဖွင့်လှစ်နိုင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီးပြီးတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်တဲ့အဖွဲ့ဟာ ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ

မောတောင်ဒေသသို့ သွားရောက်၍ နှစ်နိုင်ငံနယ်နိမိတ် ပဏာမတိုင်းတာစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီးတော့ ဆင်ခွန်းနယ်စပ်ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်ကို ကျွန်တော် တို့အနေနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်များက နှစ်နိုင်ငံနယ်စပ်အခြေအနေတွေကို လာရောက်ကြည့်ရှုစဉ် ကလည်း ထိုင်းနိုင်ငံအစိုးရအဖွဲ့အနေနဲ့ ဆင်ခွန်းနယ်စပ်စခန်း ဖွင့်လှစ်ခွင့်ပြုမည်မှာ သေချာ သလောက်ရှိပါကြောင်း၊ ၎င်းတို့ဘက်မှာ အထက်အဆင့်သို့တင်ပြပြီး အမြန်ဆုံးဖွင့်လှစ်သွားမှာ ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာ-ထိုင်းနယ်စပ်မောတောင်နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းစဉ်များ ပြီးပြတ်မှု မရှိသေးခြင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့မှ ခွင့်ပြုချက်မရရှိသေးခြင်းတို့ကြောင့် မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ်အား နှစ်နိုင်ငံတရားဝင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆင်ခွန်းနယ်စပ်ဂိတ်တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်းမှာလည်း ထိုင်းနိုင်ငံဝန်ကြီး ချုပ်နှင့် တွေ့ဆုံစဉ်မှာသော်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင် သည့်အဖွဲ့ရဲ့ ထိုင်းနိုင်ငံ၊ ပရာကျတ်ခရိုင်ခရိုင်နယ်သို့ သွားရောက်သည့်ခရီးစဉ်မှာလည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၅ ထိကျင်းပတဲ့ ထိုင်းနိုင်ငံ၊ ပရာကျတ်ခရိုင်ခရိုင်နယ်မှာ ကျင်းပ ပြုလုပ်တဲ့ ခရီးသွားပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစီး၍ သွားရောက် ခဲ့တဲ့ ခရီးစဉ်မှာသော်လည်းကောင်း တရားဝင်ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပါတယ်။

လက်ရှိနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံပရာကျတ်ခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင် တဲ့အဖွဲ့တို့ဟာ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်မယ့် တစ်ဖက်နိုင်ငံ ဆင်ခွန်းဂိတ်ဖွင့်လှစ်ရေးကိစ္စနှင့်ပတ်သက်ပြီးတော့ ညှိနှိုင်းအစည်း အဝေးပွဲကို ၂၀၁၅

ခုနှစ်၊ မေလ ၆ ရက်နေ့မှာ မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးချက်အရ ထိုင်းနိုင်ငံဘက်က ဆင်ခွန်းယာယီနယ်စပ်ဂိတ်အား အထူးယာယီ နယ်စပ်ဂိတ် အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ ယခုရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းနဲ့ ဂိတ်ဖွင့်ပွဲအား ယခုလနှောင်းပိုင်းမှာ ဖွင့်လှစ်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ သို့ပါ၍ မောတောင်နယ်စပ်ဂိတ်အား နှစ်နိုင်ငံတရားဝင် နယ်စပ် ကုန်သွယ်ရေးစခန်းအဖြစ် တစ်ပြိုင်နက်ဖွင့်လှစ်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့အတွက် မေးခွန်းများ မေးမြန်း ခြင်း၊ ဖြေကြားခြင်းအစီအစဉ် ပြီးဆုံးပါပြီ။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြု၍ ပေးပို့သော ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေး တင်ပြခြင်းနှင့် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ် ၇ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ ကြမ်းကို ၁၅-၁၀-၂၀၁၄ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်များလက်ခံနိုင်ရန် ဥပဒေကြမ်းမိတ္တူများကိုလည်း ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းဖို့ဖြစ်ပါတယ်။ အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဦးခင်မောင်ညို(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ ရိုသေလေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များအားလုံး မင်္ဂလာပါလို့ ဦးစွာဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်း ဒေသကြီး၊ ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးခင်မောင်ညို ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီကိုယ်စား ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ချက်အရ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ

ကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပေးပို့သောရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၌ ၇-၃-၂၀၁၄ ရက်နေ့တွင် စတင် တင်သွင်းခဲ့ပြီး ၁၄-၁၀-၂၀၁၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး နောက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါသည်။

၂။ ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်-

- (က) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လှိုင်းနှုန်းစဉ်များကို ဖွံ့ဖြိုးမှုဆိုင်ရာအရင်း အမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ခွဲဝေပေးရန်၊
- (ခ) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရုပ်မြင်သံကြား နှင့်အသံထုတ်လွှင့်ခြင်း အစီအစဉ်အကြောင်းအရာများကို အများပြည်သူက ပိုမို အသုံးပြုနိုင်စေရန်၊
- (ဂ) ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေး ပြည့်မီစေရန်နှင့် ပြည်သူများ၏ သတင်းအချက်အလက် ပြန်ကြားရေး၊ ပညာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာလိုအပ်ချက်များကို အရည်အသွေးကောင်းသည့် စံချိန်မီ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်မှု ဖြည့်ဆည်းပေးရာတွင် အများပြည်သူပါဝင်နိုင်သည့် စနစ်တစ်ခု ပံ့ပိုးပေးရန်၊
- (ဃ) ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အများပြည်သူ၏သဘောထားအမြင်များကို ဖော်ဆောင် သည့် မီဒီယာဗဟုဝါဒကို မြှင့်တင်ဖော်ဆောင်နိုင်ရန်။

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၆-၅-၂၀၁၅ ရက်နေ့နှင့် ၇-၅-၂၀၁၅ ရက်နေ့များတွင် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၉ ပါ အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ အမျိုးသား လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များကို လေ့လာစိစစ်ခဲ့ကြရာ တွေ့ရှိချက်နှင့် ပြင်ဆင်ရန် တင်ပြ ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (၁) ဤဥပဒေကြမ်းတွင် အခန်းပေါင်း (၁၄) ခန်းနှင့် အပိုဒ်ပေါင်း(၁၀၇)ခု ပါရှိပါသည်။
- (၂) အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များအနက် (၄၉) ချက်ကို သဘောတူလက်ခံပါသည်။
- (၃) အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲ(ည)ကို လိုင်စင်ဆိုသည်မှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကိုဆိုသည်ဟု ပြင်ဆင်ပါသည်။ ဤဥပဒေတွင်ပါရှိသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ဆိုသည့်စကားရပ်များကို လိုင်စင်ဟု ပြင်ဆင်ပါသည်။
- (၄) အပိုဒ် ၂ အပိုဒ်ခွဲ(ဒ)ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ စကားရပ်ကို ပြည်ထောင်စုအစိုးရဟု ပြင်ဆင်ပါသည်။
- (၅) အပိုဒ် ၃ အပိုဒ်ခွဲ(ဂ)ရှိ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးပြည့်မီစေရန်နှင့် ပြည်သူများ၏ သတင်းအချက်အလက်ပြန်ကြားရေး၊ ပညာရေးနှင့်ဖျော်ဖြေရေးဆိုင်ရာ ဟူသောစကားရပ်ကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးပြည့်မီစေရန်နှင့် သတင်းအချက်အလက်ပြန်ကြားရေး၊ ပညာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ ပြည်သူများ၏လိုအပ်ချက်ဟူသော စကားရပ်ဖြင့် ပြင်ဆင်ပါသည်။
- (၆) အပိုဒ် ၆ အပိုဒ်ခွဲ(က)ရှိ အသံထုတ်လွှင့်ခြင်းလုပ်ငန်း ဟူသောစကားရပ်ကို အသံထုတ်လွှင့်ခြင်းလုပ်ငန်းဟု ပြင်ဆင်ပါသည်။

မူကြမ်း

(၇) အပိုဒ် ၆ အပိုဒ်ခွဲ(စ)ကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုနည်းပညာနှင့် လုပ်ငန်းဆိုင်ရာပစ္စည်းများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့နှင့် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။

(၈) ရုပ်မြင်သံကြားနှင့် အသံဖမ်းယူခြင်းဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုသည့် ဂြိုဟ်တုစလောင်းများ၊ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များနှင့် ၎င်းတို့နှင့် ဆက်စပ်ပစ္စည်းများသည် -

- ပြည်ပနိုင်ငံများမှ တင်သွင်းမှု များပြားလာခြင်း၊
- တင်သွင်းလာသည့် ပစ္စည်းများအပေါ်တွင် စံချိန်စံညွှန်းနှင့် ညီ/မညီစိစစ်မှုမရှိခြင်း၊
- ၎င်းပစ္စည်းများ တင်သွင်းမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လျက်ရှိပြီး ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအခန်းတွင် ထည့်သွင်းပြဋ္ဌာန်းလိုကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ တင်ပြလာပါသဖြင့် -

အပိုဒ် ၆ အပိုဒ်ခွဲ(ဆ)အဖြစ် အောက်ပါအတိုင်း အသစ်ဖြည့်စွက်ပါသည် -

၆(ဆ) ရုပ်မြင်သံကြားနှင့် အသံဖမ်းယူခြင်းဆိုင်ရာ ဂြိုဟ်တုစလောင်းများ၊ ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်များ၊ ယင်းတို့နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း

(၉) အပိုဒ် ၆ အပိုဒ်ခွဲ(ဈ)ရှိ အရေးယူဆောင်ရွက်မှုကို ကြီးကြပ်ခြင်း ဆိုသည့် စကားရပ်ကို အရေးယူဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း ဟု ပြင်ဆင်ပါသည်။

- (၁၀) အခန်း(၃) အပိုဒ် ၇ ကို အပိုဒ် ၂ အပိုဒ်ခွဲ(တ) တွင် ဖော်ပြပြီးဖြစ်၍ ပယ်ဖျက်ပါသည်။
- (၁၁) အခန်း(၄) အပိုဒ် ၉ အပိုဒ်ခွဲ(ခ)ကို အစိုးရကဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့တွင် ပါဝင်သူဟု ပြင်ဆင်ပါသည်။
- (၁၂) အပိုဒ် ၉ အပိုဒ်ခွဲ(ဂ)ကို မီဒီယာလုပ်ငန်းမှ လစာ သို့မဟုတ် ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရရှိနေသူဟု ပြင်ဆင်ပါသည်။
- (၁၃) အပိုဒ် ၉ အပိုဒ်ခွဲ(င)ကို စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူဟု ပြင်ဆင်ပါသည်။
- (၁၄) အပိုဒ် ၁၀ ရှိ အဖွဲ့ဝင်များ ဆိုသည့်စကားရပ်ကို ကောင်စီများဟု ပြင်ဆင်ပါသည်။
- (၁၅) အပိုဒ် ၁၁ ကို ကောင်စီကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းကဏ္ဍနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍတို့မှ ပညာရှင်များ၊ ဥပဒေ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာနယ်ပယ်များမှ ပညာရှင်များ၊ အနုပညာနယ်ပယ်များတွင် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု သို့မဟုတ် လုပ်ငန်းအတွေ့အကြုံရှိသူများပါဝင်စေလျက် ဖွဲ့စည်းရမည်ဟု ပြင်ဆင်ပါသည်။
- (၁၆) အပိုဒ် ၁၅ ရှိ လျှို့ဝှက်စွာဆန္ဒမဲပေး၍ ဟူသောစကားရပ်ကို လျှို့ဝှက်ဆန္ဒမဲပေး၍ဟု ပြင်ဆင်ပါသည်။
- (၁၇) အပိုဒ် ၁၆ အပိုဒ်ခွဲ(ဃ)ရှိ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဟူသော စကားရပ်ကို ဝန်ဆောင်မှုလုပ်ငန်းကိုဟု ပြင်ဆင်ပါသည်။
- (၁၈) အပိုဒ် ၁၆ အပိုဒ်ခွဲ(င)ရှိ လိုင်စင်ပါပြဋ္ဌာန်းချက် ဟူသော စကားရပ်ကို လိုင်စင်ပါ စည်းကမ်းချက်ဟု ပြင်ဆင်ပါသည်။
- (၁၉) အပိုဒ် ၁၆ အပိုဒ်ခွဲ(ဌ)ကို ကောင်စီဝင်များ၏တာဝန်များကို သတ်မှတ်ခြင်းဟု ပြင်ဆင်ပါသည်။

- (၂၀) အပိုဒ် ၁၇ ကို ကောင်စီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်ဟု ပြင်ဆင်ပါသည်။
- (၂၁) အပိုဒ် ၁၇ အပိုဒ်ခွဲ(ဇ)ကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။
- (၂၂) အပိုဒ် ၁၈ အပိုဒ်ခွဲ(က)ရှိ သမာသမတ်ကျစွာ ဟူသောစကားရပ်ကို မျှတစွာဟု ပြင်ဆင်ပါသည်။
- (၂၃) အပိုဒ် ၁၈ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ် ၂၀ အပိုဒ်ခွဲ(ခ)တို့ရှိ မိမိကိုယ်ပိုင် ဟူသော စကားရပ်ကို မိမိဟု ပြင်ဆင်ပါသည်။
- (၂၄) အပိုဒ် ၂၁ ရှိ အကြောင်းတစ်ခုခုကြောင့် ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပါသည်။
- (၂၅) အပိုဒ် ၂၃ ရှိ ကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း ဟူသောစကားရပ်ကို ကောင်စီဝင်အသစ်ခန့်အပ်တာဝန်ပေးခြင်းဟု ပြင်ဆင်ပါသည်။
- (၂၆) အပိုဒ် ၂၄ အပိုဒ်ခွဲ(က)ကို လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အစည်းအဝေးကို အနည်းဆုံးတစ်လတစ်ကြိမ် ကျင်းပရမည်။ အစည်းအဝေးကို ဥက္ကဋ္ဌက ခေါ်ယူ ကျင်းပရမည်ဟု ပြင်ဆင်ပါသည်။
- (၂၇) အပိုဒ် ၂၄ အပိုဒ်ခွဲ(ခ)အဖြစ် ဥက္ကဋ္ဌမရှိလျှင် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အနည်းဆုံးသုံးဦးက တောင်းဆိုလျှင် အစည်းအဝေးကို ခေါ်ယူကျင်းပရမည်ဟု အသစ်ဖြည့်စွက်ပါသည်။
- (၂၈) အပိုဒ် ၂၄ အပိုဒ်ခွဲ(ခ)ကို အပိုဒ်(ဂ)အဖြစ် ပြင်ဆင်ပြီး ယင်းအပိုဒ်ခွဲရှိ အစည်းအဝေး များအားလုံးတွင် ဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ရမည် ဆိုသည့်စကားရပ် ကို အစည်းအဝေးတွင် ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြီး သဘာပတိအဖြစ်သတ်မှတ်ရမည် စကားရပ်ကို သဘာပတိအဖြစ် တင်မြှောက်ရ မည်ဟု ပြင်ဆင်ပါသည်။

- (၂၉) အပိုဒ် ၂၄ အပိုဒ်ခွဲ(ဃ)ကို သဘာပတိအပါအဝင် အစည်းအဝေးတက်ရောက်သူ ကောင်စီဝင်ငါးဦးရှိလျှင် အစည်းအဝေး အထမြောက်သည်ဟု ပြင်ဆင်ပါသည်။
- (၃၀) အပိုဒ် ၂၅ ကို အဆိုပြုပြဋ္ဌာန်းချက်အတိုင်း ထားရှိပါသည်။
- (၃၁) အပိုဒ် ၂၉ အပိုဒ်ခွဲ(ခ)ကို စေတနာအလျောက် လှူဒါန်းငွေများဟု ပြင်ဆင်ပါသည်။
- (၃၂) အပိုဒ် ၃၂ အပိုဒ်ခွဲ(ခ) ရှိ အဖွဲ့နှင့် ဝန်ကြီးဌာန ဆိုသည့်စကားရပ်ကို ဝန်ကြီးဌာန နှင့်အဖွဲ့ဟု ပြင်ဆင်ပါသည်။
- (၃၃) အပိုဒ် ၃၃ စာချိုးကို အပိုဒ် ၃၂ အပိုဒ်ခွဲ(က) အဖြစ်ပြင်ဆင်ပြီး အပိုဒ် ၃၆ အပိုဒ်ခွဲ(ခ) ကို အပိုဒ် ၃၂ အပိုဒ်ခွဲ(ခ) အဖြစ် ပြောင်းရွှေ့ပြင်ဆင်ပါသည်။
- (၃၄) အပိုဒ် ၃၆ အပိုဒ်ခွဲ(က)ရှိ လိုင်စင်သစ်များ ဆိုသည့် စကားရပ်ကို လိုင်စင်ဟု ပြင်ဆင်ပါသည်။
- (၃၅) အပိုဒ် ၃၆ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ်(၅)ကို ကောင်စီက အခါအားလျော်စွာ သတ်မှတ် သည့်အခြားလိုအပ်ချက်များဟု ပြင်ဆင်ပါသည်။
- (၃၆) အပိုဒ် ၃၇ အပိုဒ်ခွဲ(က)ကို ကောင်စီသည် လိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အောက်ပါသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားရမည်ဟု ပြင်ဆင်ပါသည်။
- (၃၇) အပိုဒ် ၃၇ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၄)ရှိ ဝန်ဆောင်မှုလုပ်ငန်းများ ကြီးထွားလာ စေရေးနှင့်ဖွံ့ဖြိုးလာစေရေးတို့အတွက် ဟူသောစကားရပ်ကို ဝန်ဆောင်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဟု ပြင်ဆင်ပါသည်။
- (၃၈) အပိုဒ် ၃၇ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၈)ကို ကောင်စီက အခါအားလျော်စွာ ထုတ်ပြန် သည့် အခြားသတ်မှတ်ချက်များ ဟု ပြင်ဆင်ပါသည်။
- (၃၉) အပိုဒ် ၃၇ အပိုဒ်ခွဲ(ခ)ကို လိုင်စင်လျှောက်ထားစဉ်က ပါဝင်သည့် နည်းပညာပိုင်း ဆိုင်ရာအဆိုပြုချက်များနှင့် အစီအစဉ်ပိုင်းဆိုင်ရာ အဆိုပြုချက်များကို ပြောင်းလဲ ခြင်းမပြုရဟု ပြင်ဆင်ပါသည်။
- (၄၀) အပိုဒ် ၄၄ ရှိ မည်သည့်အကြောင်းကြောင့်ဖြစ်စေ စကားရပ်ကို ပယ်ဖျက်ပါသည်။

- (၄၁) အပိုဒ် ၄၈ ကို အဆိုပြုချက်အတိုင်း ထားရှိပါသည်။
- (၄၂) အပိုဒ် ၅၀ ရှိ မည်သည့် ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပါသည်။
- (၄၃) အပိုဒ် ၅၅ အပိုဒ်ခွဲ(ခ)ရှိ တိုင်းရင်းသားများ၊ သတ်မှတ်အဝန်းအဝိုင်း စကားရပ်ကို သက်ဆိုင်ရာလူမှုအသိုက်အဝန်းဟု ပြင်ဆင်ပါသည်။
- (၄၄) အပိုဒ် ၅၅ အပိုဒ်ခွဲ(ဂ)ရှိ သတ်မှတ်အဝန်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းနှင့် ဆိုသည့် စကားရပ်ကို သက်ဆိုင်ရာ လူမှုအသိုက်အဝန်းနှင့်ဟု ပြင်ဆင်ပါသည်။
- (၄၅) အပိုဒ် ၅၆ ရှိ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုလုပ်ငန်းများ ဆိုသည့်စကားရပ်ကို ကောင်စီသည် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုလုပ်ငန်းများဟု ပြင်ဆင်ပါသည်။
- (၄၆) အပိုဒ် ၅၈ ရှိ ဝန်ဆောင်မှုလုပ်ငန်းများသည် အောက်ပါတို့မှဝင်ငွေကို လက်ခံနိုင်သည် ဟူသောစကားရပ်ကို ဝန်ဆောင်မှုလုပ်ငန်းများသည် အောက်ပါတို့ကို လက်ခံနိုင်သည်ဟု ပြင်ဆင်ပါသည်။
- (၄၇) အပိုဒ် ၅၈ အပိုဒ်ခွဲ(ခ)ကို ပြည်တွင်း၊ ပြည်ပမှ ပူးပေါင်းဆောင်ရွက်သူများ၏ စေတနာအလျောက်လှူဒါန်းငွေများ ဟု ပြင်ဆင်ပါသည်။
- (၄၈) အပိုဒ် ၆၄ အပိုဒ်ခွဲ(ခ)အဖြစ် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့် ရုပ်မြင်သံကြားနှင့် အသံဖမ်းယူခြင်းဆိုင်ရာ ဂြိုဟ်တုစလောင်းများ၊ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များ၊ ယင်းတို့နှင့် ဆက်စပ်သည့်ပစ္စည်းများသည် အဖွဲ့ကသတ်မှတ်သည့် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဟု အသစ်ဖြည့်စွက်ပါသည်။
- (၄၉) အပိုဒ် ၆၉ အပိုဒ်ခွဲ(ခ)ကို အစီအစဉ်ထုတ်လွှင့်မှုများတွင် အကြားအာရုံ ချို့ယွင်းသူများအတွက် လက်သင်္ကေတပြခြင်းနှင့် စာတမ်းထိုးပြသခြင်းတို့ကို အသုံးပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

- (၅၀) အပိုဒ် ၇၃ ရှိ ကြော်ငြာထည့်သွင်းရန် ဟူသော စကားရပ်၏ရှေ့တွင် ရုပ်မြင်သံကြား နှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူသည် ဆိုသည့် စကားရပ် ကို ဖြည့်စွက်ပါသည်။
- (၅၁) အပိုဒ် ၇၄ ရှိ ပြည်တွင်းအရင်းအမြစ်များကို ဟူသော စကားရပ်၏ရှေ့တွင် ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူသည် ဆိုသည့် စကားရပ်ကို ဖြည့်စွက်ပါသည်။
- (၅၂) အပိုဒ် ၇၈ ရှိ ယင်းလုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ ဆိုသည့် စကားရပ် ကို ပုဒ်မ ၇၇ ပါ လိုက်နာရမည့်ကျင့်ဝတ်များကို ဟု ပြင်ဆင်ပါသည်။
- (၅၃) အပိုဒ် ၇၉ ရှိ ပုဒ်မ ၇၈၊ (ခ) ပါ စကားရပ်ကို ပုဒ်မ ၇၈၊ (ခ) ပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဟု ပြင်ဆင်ပါသည်။
- (၅၄) အပိုဒ် ၈၁ ရှိ တိုင်ကြားချက်ကို ပုဒ်မ ၇၈၊ (ခ)အရ ဆောင်ရွက်ရာတွင် မှန်ကန် ကြောင်းတွေ့ရှိရလျှင် ကောင်စီသည် အောက်ပါနည်းလမ်းဖြင့် လိုအပ်သလို အရေး ယူဆောင်ရွက်နိုင်သည်ဟု ပြင်ဆင်ပါသည်။
- (၅၅) အပိုဒ် ၈၈ ရှိ လိုင်စင်ဆိုင်ရာ သဘောတူညီချက် ဆိုသည့် စကားရပ်ကို လိုင်စင် ဆိုင်ရာစည်းကမ်းချက်ဟုလည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းကိုမဆို ကောင်စီက ဆိုသည့် စကားရပ်ကို အဖွဲ့ သို့မဟုတ် ကောင်စီကဟုလည်းကောင်း ပြင်ဆင်ပါ သည်။
- (၅၆) အပိုဒ် ၈၉ ကို ပယ်ဖျက်ပါသည်။
- (၅၇) အပိုဒ် ၈၉ အပိုဒ်(ခ) အပိုဒ်ခွဲငယ်(၁) ရှိ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ဆိုသည့် စကားရပ်ကို အချိန်ကာလသတ်မှတ်၍ဟုလည်းကောင်း၊ အပိုဒ်ခွဲငယ်(၂) ရှိ ကာလတစ်ခုအထိ ဟူသောစကားရပ်ကို အချိန်ကာလသတ်မှတ်၍ဟုလည်းကောင်း ပြင်ဆင်ပါသည်။
- (၅၈) အပိုဒ် ၉၀ အပိုဒ်ခွဲ(က)ကို အဖွဲ့သည် လိုင်စင်ရရှိသူက ယင်းလိုင်စင်ကို ရရှိရန် မရိုးဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားရန် အကြံဖြင့်ဖြစ်စေ

လျှောက်ထားခဲ့ကြောင်းသော်လည်းကောင်း၊ ဤဥပဒေပါ လိုင်စင်လျှောက်ထားခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ဆောင်ရွက်ခဲ့ကြောင်းသော်လည်းကောင်း ကောင်စီ၏ တင်ပြချက်အရ စိစစ်တွေ့ရှိရလျှင် လိုင်စင်ကို ရုပ်သိမ်းခြင်းဖြင့် သို့မဟုတ် ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်းများ ပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

- (၅၉) အပိုဒ် ၉၀ အပိုဒ်ခွဲ(ခ)ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် အဖွဲ့သည် ကောင်စီ၏တင်ပြချက်ဖြင့် လိုင်စင်ကိုရုပ်သိမ်းနိုင်သည် ဟု ပြင်ဆင်ပါသည်။
- (၆၀) အပိုဒ် ၉၁ ၏ စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုအရ ပေးဆောင်ရမည် ဟူသော စကားရပ်ကို ကောင်စီသည် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု အရ ရရှိသည့် ဟု ပြင်ဆင်ပါသည်။
- (၆၁) အပိုဒ် ၉၂ ၏ မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းလိုင်စင် ရယူခြင်းမရှိဘဲ ဆိုသည့် စကားရပ်ကို မည်သူမျှ လိုင်စင်မရှိဘဲ ဟု ပြင်ဆင်ပါသည်။
- (၆၂) အပိုဒ် ၉၃ ၏ မည်သူမျှ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် ဆိုသည့် စကားရပ်ကို မည်သူမျှသက်ဆိုင်ရာလုပ်ငန်း လိုင်စင်သက်တမ်းကုန်ဆုံးပြီး နောက် ဟု ပြင်ဆင်ပါသည်။
- (၆၃) အပိုဒ် ၉၄ ကို မည်သူမျှ ပုဒ်မ ၅၀ နှင့် ၅၁ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ဖျက်ကွက် ခြင်းမရှိစေရ ဟု ပြင်ဆင်ပါသည်။
- (၆၄) အပိုဒ် ၉၆ နှင့် အပိုဒ် ၉၈ တို့ရှိ တိုက်ရိုက် ဟူသော စကားရပ်ကို ပယ်ဖျက်ပါသည်။
- (၆၅) အပိုဒ် ၁၀၀ ကို ဤဥပဒေ အာဏာမတည်မီက ဆောင်ရွက်လျက်ရှိသော ရုပ်မြင် သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများသည် ဤဥပဒေ ပြဋ္ဌာန်း သည့်နေ့မှ နှစ်နှစ်အတွင်း ဤဥပဒေနှင့်အညီ လိုင်စင်လျှောက်ထားရမည်ဟု ပြင်ဆင်ပါသည်။
- (၆၆) အပိုဒ် ၁၀၁ သည်အပိုဒ် ၁၀၀ တွင် ပြဋ္ဌာန်းပြီးဖြစ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၆၇) အပိုဒ် ၁၀၂ ရှိ ဤဥပဒေ အာဏာသက်ရောက်ခြင်းမရှိမီက ဟူသော စကားရပ်ကို ဤဥပဒေ အာဏာမတည်မီကဟုလည်းကောင်း၊ မဆန့်ကျင်သမျှ ဆိုသည့် စကားရပ် ကို မဆန့်ကျင်သရွေ့ဟုလည်းကောင်း ပြင်ဆင်ပါသည်။

(၆၈) အပိုဒ် ၁၀၅ ကို ကောင်စီသည် တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့် ရှိသည်ဟု ပြင်ဆင်ပါသည်။

(၆၉) အပိုဒ် ၁၀၇ အပိုဒ်ခွဲ(က) နှင့် (ခ) ရှိ လိုအပ်ပါက ဆိုသည့် စကားရပ်ကို ပယ်ဖျက် ပါသည်။

၄။ သို့ဖြစ်ပါ၍ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့အစီရင်ခံတင်ပြအပ်ပါသည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြု၍ ပေးပို့သော ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသူများသည် ပြင်ဆင်လို သည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ ၁၄-၅-၂၀၁၅ ရက် (ကြာသပတေးနေ့) နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း အသိပေးကြေညာပါ တယ်။

ဥက္ကဋ္ဌ။ ။ ဒီနေ့ လွှတ်တော်က မေးတဲ့မေးခွန်း အစီအစဉ် ၆ အပိုဒ်ခွဲ(ဃ) ဒေါက်တာဝင်းမြင့်၊ လှိုင်မဲဆန္ဒနယ်ရဲ့ မေးမြန်းချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ရှင်းလင်းဖြေကြားသွားခဲ့ပါတယ်။ ဖြေကြားမှုရဲ့နောက်ဆုံးအပိုင်းမှာ ဒီဥပဒေကို ၂၀၁၅ ခုနှစ် အတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်ပါမယ်လို့ ဒီလို ဆွေးနွေးပြောကြားသွားတာရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီဥပဒေကို သင့်တော်တဲ့အချိန်ပေးပြီးတော့ ပြီးမြောက်အောင် ဆောင်ရွက်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ဘက်က တိုက်တွန်းချင်တာက ဒီဥပဒေကြမ်းကို

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြ ပေးဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှသာ လွှတ်တော်အတွင်းမှာ နှစ်လ လောက်ဆွေးနွေးကောင်း၊ ဆွေးနွေးနိုင်ပါတယ်။ ဒါမှသာ အားလုံးအချိန်မီဆောင်ရွက်နိုင်မှာဖြစ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ ဒေါက်တာပွင့်ဆန်းတို့ရဲ့ ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်

အစည်းအဝေး (၄၃)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး

(၄၄)ရက်မြောက်နေ့ ကျင်းပမည့် နေ့ရက်နေ့နှင့် အချိန်ကို ကြေညာခြင်း

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ ရပ်နားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၄)ရက်မြောက်နေ့ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီအချိန်မှာ ဆက်လက်ကျင်းပမှာဖြစ်ကြောင်းနဲ့ ယနေ့ အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အချိန်၊ ၁၁:၂၀။

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါပြီခင်ဗျား။

အခမ်းအနားမှူး။ ။ အားလုံးထွက်ခွာနိုင်ပါပြီခင်ဗျား။

[ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ ကို ၁၁:၂၀ နာရီအချိန်တွင် ရပ်နားပါသည်။]